

**မြန်မာနိုင်ငံ
ကက်သလစ်
ဆရာတော်များ
အဖွဲ့ချုပ်
သတင်းဂျာနယ်**



ခရစ်တော်သည် ခမည်းတော်၏
ဘုန်းတန်ခိုးတော် အားဖြင့်
သေ ခြင်းမှ
ထမြောက်တော်မူခဲ့ သည်နည်းတူ
ငါတို့သည်လည်း အသစ်သော
ဘဝအသက်တာ ၌
ရှင်သန်နိုင်ကြမည်ဖြစ်၏။
ရောမဩဝါဒစာ ၆ : ၄

ဧပြီလ ၂၀ ၂၀၂၄ နှစ်

မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ်မှ လစဉ်ထုတ်ဝေသည်

အတွဲ (၅) အမှတ် (၄)



ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခြင်းမှ ကာကွယ်ရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်မှ ထုတ်ပြန်သော ဝိညာဉ်ရေးနှင့် ကျန်းမာရေးဆိုင်ရာ
လမ်းညွှန်ချက် စာမျက်နှာ - ၃ သို့



မြန်မာနိုင်ငံလုံးဆိုင်ရာ
စိန်ဂျိုးဇက်ကက်သလစ်ရဟန်းဖြစ် တက္ကသိုလ်
မိသားစုအသင်း ဖွဲ့စည်းခြင်း



စာမျက်နှာ - ၁၃ သို့



DELA SALLE
ဆရာထာရ်များ၏
ရှုထိလီ
ဖိတ်ခွဲကျင်းပခြင်း

စာမျက်နှာ - ၁၂ သို့

အယ်ဒီတာ့ အာခေတ်

ကျွန်တော်တို့တတွေ အင်မတန်စိုးရိမ်ကြောက်ရွံ့နေကြတဲ့ ကာလတစ်ခုကို ဖြတ်သန်းနေကြပါတယ်။ ကြောက်ရွံ့မှုနဲ့ စိုးရိမ်ထိတ်လန့်နေခြင်းက ကျွန်တော်တို့ကို အကူအညီမပေးနိုင်ပါဘူး။ အသိတရား၊ သတိတရားနဲ့ တည်ငြိမ်စွာနေခြင်းကသာ ကျွန်တော်တို့တွေ့ကြုံနေရတဲ့ အခက်အခဲများကို ဖြေရှင်းရာမှာ အကူအညီ ဖြစ်စေပါလိမ့်မယ်။ အချိန်နဲ့တပြေးညီသတင်းထုတ်ပြန်နေကြပေမယ့်လည်း ကျွန်တော်တို့ရဲ့ သတင်းထုတ်ပြန်မှုက လူတွေကို မှန်ကန်စွာ သတင်းပေးမှုဖြစ်ရမှာ၊ အသိသတိရှိစေရန် ကူညီပေးခြင်းသာ ဖြစ်သင့်ပြီး လူတို့အား စိုးရိမ် ထိတ်လန့်မှုဖြစ်ပေါ်စေတဲ့ သတင်းအမှားများ မဖြစ်သင့်ပါဘူး။ စိုးရိမ် ထိတ်လန့်မှုလွန်ကဲခြင်းက ကျွန်တော်တို့ကို ခွန်အားလျော့နည်းသွား စေပါလိမ့်မယ်။ အသိသတိရှိခြင်းက ကျွန်တော်တို့ကို ခွန်အားဖြည့်တင်းပေးပါလိမ့်မယ်။ ကမ္ဘာ့ကျန်းမာရေးဌာန (WHO) ရဲ့ အထွေထွေညွှန်ကြားရေးမှူးချုပ်ဖြစ်သူ TEDROS ADHANOM GHEBREYESUSက "မျှော်လင့်ချက်သည် ကြောက်ရွံ့မှုအတွက် ဖြေဆေးဖြစ်ပါစေ၊ သွေးစည်းညီညွတ်မှုသည် ဝေဖန်ပြစ်တင်မှုများအတွက်ဖြေဆေးဖြစ်ပါစေ၊ ကျွန်ုပ်တို့မျှဝေသော လူသားချင်းစာနာ ထောက်ထားမှုများသည် ခံစားနေရသော ခြိမ်းခြောက်မှု ဘေးအန္တရာယ်အတွက် ဖြေဆေးဖြစ်ပါစေ" (LET HOPE BE THE ANTIDOTE TO FEAR, LET SOLIDARITY BE THE ANTIDOTE TO BLAME. LET OUR SHARED HUMANITY BE THE ANTIDOTE TO OUR SHARED THREAT.) လို့ ကမ္ဘာ့ကို ပြောကြား

ထားပါတယ်။ ကျွန်တော်တို့တတွေ ဝါတွင်းကာလကို ဖြတ်သန်းနေကြတယ်။ ဝါတွင်းကာလမှာ ဒီအခက်အခဲကို ကြုံတွေ့နေကြရတယ်။ ရင်ဆိုင်နေကြရတယ်။ တစ်နည်းအားဖြင့် ကျွန်တော်တို့အားလုံးယေဘုယျရား ရှင်နဲ့အတူ ကန္တာရခရီးကို လျှောက်လှမ်းနေကြတာဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း အခက်အခဲတွေ ကြုံနေရတဲ့ အချိန်မှာ နှောင့်ယှက်ခြင်းများကိုလည်း ရင်ဆိုင်နေကြရတယ်။ ဒီနှောင့်ယှက်ခြင်းများအောက်မှာ ကျွန်တော်တို့ကျဆုံးဖို့မဟုတ်ပါဘူး။ ဒီကန္တာရခရီးကို ကိုယ်တော်ရင်နဲ့အတူ လျှောက် လှမ်းနေတယ်ဆိုတာကို မမေ့ရပါဘူး။ ကျွန်တော်တို့အားလုံး ကိုယ်တော်ရင်နဲ့အတူ လျှောက်လှမ်းနေကြပါတယ်။ ကန္တာရထဲမှာ နေလေးဆယ်၊ ညလေးဆယ် အစာရှောင်ခြင်းနဲ့အတူ နှောင့်ယှက်ခြင်းများကို အောင်နိုင်ပြီးတဲ့အခါ၊ ကောင်းကင်တမန်တော်များ ယေရုဿလေးကိုယ်တော်ထံသို့ ချဉ်းကပ်ကြပြီး ကိုယ်တော်ကို ပြုစုကြပါတယ်။ ယေရုဿ ကိုယ်တော်ရဲ့ ဒုက္ခစရိယာ ကျင့် ခံတော်မူခြင်းပြီးဆုံးသွားတဲ့ အခါကိုယ်တော်ရဲ့ ရှင်ပြန်ထမြောက်ခြင်းရှိပါတယ်။ ကျွန်တော်တို့ရဲ့ ဝါတွင်းကာလ ပြီးဆုံးတဲ့အခါ ရှင်ပြန်ထမြောက်ခြင်း ပွဲတော်ကို ကျင်းပကြမှာ ဖြစ်ပါတယ်။ စိုးရိမ်ကြောက်ရွံ့နေရတဲ့ကာလကျော်လွန်တဲ့အခါ အောင်နိုင်မှုကိုရရှိကြမှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းနဲ့အတူ ကျွန်တော်တို့မှာရှိတဲ့ အသိ၊ သတိနဲ့ ဆက်လက် ရင်သန်ကြရအောင်။

၂၀၂၀ ခုနှစ်
ဧပြီလအတွက်
ပုဂံရဟန်းမင်းကြီး၏
ဆုတောင်းမေတ္တာ
ရည်ရွယ်ချက်



“မူးယစ်စေသောဆေးဝါး၊
အရက်သေတ၏ ကျေးကျွန်ဖြစ်နေ
သူများအတွက်
၎င်းမှ ရုန်းထွက်
လွတ်မြောက်နိုင်ရန်၎င်း၊
ဖေးမမှုနှင့်
အကူအညီများ
ရရှိကြစေရန်၎င်း
ကျွန်ုပ်တို့ဆုတောင်းကြသည်။”



စိန်ဂျွန်း(စာနီစော်မစ်) ဆုရားကျောင်း

ထုတ်ဝေခွင့်အမှတ် ၀၁၇၂၅	အတိုင်ပင်ခံများ CBCM အထွေထွေအတွင်းရေးမှူး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတရေးကော်မရှင်၊ ကက်သလစ်ရှေ့နေများအဖွဲ့။
ထုတ်ဝေသူ အာသာရ် မာရီယာနီ စိုးနိုင်	ဖြန့်ချိရေးတာဝန်ခံများ သာသနာ (၁၆)ခု နှင့် သူတော်စင်ရိုက်များမှ လူထုဆက်သွယ်ရေးတာဝန်ခံများ
အယ်ဒီတာချုပ် အာသာရ် ပေါ်လီနူး မြတ်ကြိုင်	ပုံနှိပ်တိုက် စိန်ဇေးဗီးယားပုံနှိပ်တိုက် (၀၀၂၆၂) အမှတ်(၂၇)ဖဆလရပ်ကွက်၊ ဂျိုးဖြူလမ်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်။
အယ်ဒီတာအဖွဲ့ဝင်များ အာသာရ် ဂျိမ်းဘရန်ဂျာ၊ အာသာရ် စောလောရင်းစံ၊ အာသာရ် ဝီလျံစိုး၊ အာသာရ် ထွတ်စတင်းရွှေ	ငွေလွှဲရန် ရိုးမဘက်နှင့် ကမ္ဘာ့ဘက် မြေကုန်း၊ ရန်ကုန်။ အိလဲဖြူ (၅/ရဘန(နိုင်)၂၅၅၈၅၇)
ဒီဇိုင်းဖွဲ့စည်းပုံ - မာရီယာ စံမေဇွယ်	ဆက်သွယ်ရန် CBCM Herald သတင်းစာရုံးခန်း မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများကျောင်း ၂၉၂(က)၊ ပြည်လမ်း၊ စမ်းချောင်း၊ ရန်ကုန် ဖုန်း ၀၁ ၅၂၅၈၀၈ (ရုံးဖွင့်ချိန်များသာ) cbcmosc@gmail.com

ရဟန်းမင်းကြီးဖရန်စစ်သည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသွားသူများအတွက် မစ္စူးတရားတင်ပူဇော်ပေးခြင်း

ရဟန်းမင်းကြီးသည် သူနေထိုင်ရာ CASA SANTA MARTA ကျောင်းတိုက်ထဲတွင် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ပူဇော်သော မစ္စူးတရားတော်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသွားသူများ၊ လူနာများနှင့်အနီးကပ် ထိတွေ့စောင့်ကြည့်ကုသနေရသည့် ကျန်းမာရေးဝန်ထမ်းများအားလုံး အတွက် အထူးသတိရ၊ ရည်ရွယ် ပူဇော်ဆုတောင်း ပေးနေကြောင်း ထုတ်ဖော်ပြောခဲ့ကာ၊ ထိုနေ့က ကျမ်းချက်များအပေါ် ထောက်ရှုဝေမျှသည်မှာ

“ဒီနေ့ရဲ့ ပထမကျမ်းနဲ့ ဧဝံဂေလိကျမ်း နှစ်ခုလုံးမှာ ဘုရားသခင်က ပညတ်တရားတော်ပေးတဲ့အကြောင်း ပြောထားတယ်။ ဘုရားသခင်ကလူကို ပညတ်တရားကို ပေးရန် အလိုတော်ရှိကာသခင်ခရစ်တော်ကအဲဒီပညတ်တရားများကို ပြီးပြည့်စုံစေရန်အလိုတော်ရှိတာပါ။ ဘုရားသခင်က ဒီပညတ်တရားများပေးတဲ့ပုံစံကိုကြည့်ရအောင်၊ ဘုရားက လူသားနဲ့ အလွန်ကို နီးကပ်စွာ ရှိတော်မူတယ်။ ဘယ်လောက် နီးကပ်သလဲဆိုရင် သူ့အားခေါ်တိုင်း ကြားနိုင်လောက်အောင် အနီးဆုံးမှာ တည်ရှိနေပါတယ်။ ဘုရားသခင်နဲ့ မကြာမကြာတွေ့ဆုံမှုရှိတဲ့ မောရှေတောင်မှ ထာဝရဘုရားသခင်ဟာ အီစရေးလူမျိုးတော်နဲ့ ဒီလောက် နီးကပ်စွာ တည်နေတော်မူတာကို အံ့သြချီးမွမ်းခဲ့ရတာပါ။

ဘုရားက လူကိုပညတ်တရားတွေအားဖြင့် သူနဲ့ ပိုနီးကပ်လာစေဖို့ ဆွဲခေါ်လိုပါတယ်။ သူဟာ ဥပဒေတွေထုတ်ကာ အဝေးကနေစောင့်ကြည့်ပြီး ညွှန်ကြားတတ်တဲ့ အစိုးရမင်းများလိုလုံးဝမဟုတ်ပါဘူး။ ပညတ်တရား ကျမ်းတွေအားဖြင့် သူ

ကိုယ်ကိုထုတ်ဖော်ဖွင့်ပြပြီး ဖခင်ကဲ့သို့အနီးကနေ တကောက်ကောက်လိုက်ကာ လူသားများကို အဖော်ပြုနေသူဖြစ်တယ်။ အနီးဆုံးမှာရှိနေတော်မူတယ် ဆိုတာဖော်ပြနေတာပါ။ အဖ ဘုရားသခင်ဟာဒီတရားကျမ်းတွေကိုကျောက်ဆောင်ပေါ်မှာ သူ့ရဲ့လက်နဲ့ကိုယ်တိုင်ရေးပြီး မောရှေကို ပေးအပ်ခဲ့တယ်။ ပေးထားပစ်ခဲ့ပြီး ပြန်လှည့်မကြည့်တဲ့ ဘုရားမဟုတ်ပါဘူး။ မောရှေရဲ့ ခေတ်ကာလမှာကတည်းက အီစရေးလူမျိုးတော်ကို နေ့အချိန်မှာ မိုးတိမ်တိုက်နဲ့လမ်းပြပြီး၊ ညအချိန်မှာ မီးတိုင်နဲ့ လမ်းပြစောင့်ရှောက်ခဲ့တဲ့ဘုရား၊ လူသားတို့နဲ့ အစဉ်အတူ



လျှောက်လှမ်းနေတော်မူတဲ့ဘုရား ဖြစ်တယ်။ ကမ္ဘာဦးကျမ်းအစပိုင်းက ထောက်ပြတဲ့ လူအာဒံနဲ့ ဧဝံတို့ ဘုရားသခင်နဲ့ဝေးဖို့ ဖန်တီးကြပုံနဲ့ဘုရားကတော့ လူကို ပြန်ဆွဲခေါ်ပုံကိုကြည့်နိုင်တယ်။ ဘုရားကဆွဲလေလေ လူက ပြေးပုန်းလေလေ ဖြစ်နေပါတယ်။ ကျွန်ုပ်တို့ကိုယ်ကိုမျက်မှောက်တော်ရှေ့ကနေ ပုန်းရှောင်လိုခြင်းဟာ ဘုရားနဲ့ဝေးဖို့ ပထမခြေလှမ်းဖြစ်ပြီး၊ သူတစ်ပါးကိုကိုယ်ထိလက်ရောက်လုပ်ခြင်းက ဒုတိယခြေလှမ်းဖြစ်တယ်။ အပြစ်က ကျွန်ုပ်တို့ကို ဘုရားနဲ့ဝေးရာကို ပြေးပုန်းစေတယ်။ ကျွန်ုပ်တို့ရဲ့ ခေါင်းထဲမှာလည်း ဘုရားသခင်ကို တင်းကျပ်တဲ့ တရားသူကြီးလို မြင်ဖို့ သွန်သင်ခြင်းခံရတဲ့ အခါတွေလည်းရှိခဲ့တော့ ကျွန်ုပ်တို့သူ့ကို ကြောက်ရွံ့ကြတယ်။ ရှောင်ပုန်းချင်ကြတယ်။ ဒီတော့ လူသားနဲ့အနီးဆုံးဖြစ်လိုတဲ့ဘုရားက လူ့အဖြစ်ယူပြီး အားနည်းတဲ့လူသားတွေနဲ့တသားတည်းလာရောက်နေထိုင်ပြခဲ့တာမကဘဲ၊ လူရဲ့အပြစ်တွေကို သူ့ကိုယ်အပေါ်ထမ်းယူပြီး ရက်စက်ဆုံး သေခြင်းမျိုးနဲ့ အသက်ပေး ပြသသွားခဲ့တဲ့ ဘုရားပါ။ တကယ်

တော့ ဘုရားရဲ့လူသားနဲ့နီးကပ်မှုဟာ ဘုရားရဲ့နှိမ့်ချခြင်းကို ဖော်ပြပါတယ်။ အားနည်းလှတဲ့ လူရဲ့အနီးမှာနေပြီးလူကို ကူညီပေးနေလောက်အောင် သူနိမ့်ချတော်မူတာပါ။ ဘုရားဆိုတာဟိုးအဝေး မိုးကောင်းကင်တွေမှာရှိနေတာ မဟုတ်ဘူး။ ကျွန်ုပ်တို့နဲ့အိမ်ထဲမှာရှိနေတော်မူတာလို မောရှေဖွင့်ဟပြောခဲ့တာ သခင်ခရစ်တော်က လူ့အဖြစ်ယူခြင်းနဲ့ မျက်ဝါးထင်ထင်လက်တွေ့ပြလိုက်တယ်။ ခရစ်တော်ဘုရားဟာ သူ့တပည့် တော်ကြီးတွေနဲ့အတူရှိနေပေးခဲ့တယ်။ သွန်သင်ပေးခဲ့တယ်။ ချစ်ခြင်း ကြီးစွာပြသဆုံးမတော်မူခဲ့ပြီး အနီးဆုံး အတူနေထိုင်ပေးခဲ့တဲ့အပြင် အချင်းချင်းလည်း ဝေးကွာဖို့ မကြိုးစားဘဲ ချစ်ခြင်းမေတ္တာနဲ့နီးစပ်စွာနေထိုင်ကြဖို့ သွန်သင် တိုက်တွန်းပေးခဲ့တာပါ။

လူသားတွေမှာ အချင်းချင်း နီးစပ်စွာရှိကြဖို့ နည်းလမ်းများစွာရှိပါတယ်။ အထူးသဖြင့်အခုလို ကပ်ရောဂါ ကြုံကြရချိန်မျိုးမှာ ပိုင်းရပ်စ်ကြောင့် ကျွန်ုပ်တို့ အချင်းချင်း ကိုယ်ခန္ဓာအရ နီးနီးကပ်ကပ် မရှိနိုင်ကြပေမယ့် အချင်းချင်းဆုတောင်းပေးခြင်းအားဖြင့်၊ အကူအညီများပေးခြင်းအားဖြင့် အချင်းချင်း နီးစပ်စွာရှိနိုင်ကြမယ့် နည်းလမ်းတွေများစွာ ရှိနေတာပါ။

ဘာကြောင့်ကျွန်ုပ်တို့အချင်းချင်း အထူးသဖြင့် ဒီလို အချိန်နီးစပ်စွာရှိနိုင်ကြဖို့ နည်းလမ်းရှာကြိုးစားကြမှာလဲဆိုရင် သခင်ခရစ်တော်ကိုယ်တိုင် အားနည်းပြီး အနာအဆာပြည့်တဲ့ ကျွန်ုပ်တို့နဲ့ အနီးဆုံးရှိနေပြခဲ့ပြီး၊ သင်တို့ အချင်းချင်းလည်း ချစ်ခြင်းနဲ့ နီးစပ်ကြပါလို့ မိန့်မှာတော်မူခဲ့တဲ့ ခရစ်တော်နောက် လိုက်လျှောက်နေတာကြောင့် ပဲဖြစ်ပါတယ်။

ကျွန်ုပ်တို့အချင်းချင်းမရှောင်ပုန်း၊ မဖယ်ခွါကြဘဲ နည်းလမ်းအမျိုးမျိုးနဲ့ နီးစပ်စွာရှိနေကြဖို့နဲ့ ဓမ္မဟောင်းမှာ အပြစ်သွေးပေကျခဲ့ပြီးမှ လက်ဆေးခြင်းပယ်ချင်၊ ကိုယ်လွတ်ရုန်းချင်တဲ့ကာကုန်ရဲ့ စိတ်ထားမျိုးမရှိကြဖို့ ဘုရားသခင်ထံမှာ ကျေးဇူးတော်တောင်းလျှောက်ကြပါဖို့”ဟု ရဟန်းမင်းကြီးက ထိုနေ့၌ တရားပေးခဲ့သည်။

VATICAN NEWS
ဘာသာပြန်
OSC-MYANMAR(CBCM)

ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရန် ကြိုးပမ်းမှု အားလုံးအတွက် ကျေးဇူးတင်ပါ ကြောင်း ရဟန်းမင်းကြီး ဖရန်စစ်မှလှိုက်လှဲစွာပြောကြား

ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးစတင်သည့် တရုတ်နိုင်ငံတွင် အနည်းငယ် လျော့ကျလာသော်လည်း ဥရောပ၊ အရှေ့အလယ်ပိုင်းနှင့် နိုင်ငံကြီးတချို့မှာ ကူးစက်သေဆုံးမှုနှုန်းမြင့်တက်လာနေသည်ကိုစိုးရိမ်ဖွယ် တွေ့ရသည့်အပေါ် ရဟန်းမင်းကြီး ဖရန်စစ်သည် “အီတလီနဲ့ ကမ္ဘာတစ်ဝန်းမှာ ခြိမ်းခြောက်ခံရပြီး အကျပ်အတည်းနဲ့ရင်ဆိုင်ရစေတဲ့ ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ် ၁၉ ရောဂါပိုး) ကူးစက်ခံနေရသူ၊ သံသယဖြစ်ခံနေရသူများ၊ သေဆုံးသွားရသူများနဲ့ လူနာများအား အနီးကပ် ကြည့်ရှုကုသပေးနေတဲ့ သူနာပြု၊ ဆရာဝန်၊ ဆေးဝန်ထမ်း၊ စေတနာ့ဝန်ထမ်းများနဲ့တကွ ဒီပိုင်းရပ်စ်ပိုင်းကို ကာကွယ်ကုသနိုင်မယ့် နည်းလမ်း၊ ဆေးဝါးတွေ ရှာဖွေစမ်းသပ်နေသူ အားလုံးကို အားလုံးအတွက် ကျွန်ုပ်နလုံးသားထဲမှ သတိရဆုတောင်းပေးနေပြီး ကျွန်ုပ်ရဲ့ နှလုံးသားထဲကနေ ကျေးဇူးတင်နေပါတယ်။ ဒီအတွက် ဝိုင်းဝန်း ဆုတောင်းပေးနေတဲ့ခရစ်ယာန်ဘာသာဝင်တွေနဲ့ အခြားဘယ်ဘာသာဝင်များမဆို၊ စိတ်နှလုံးကောင်း ပြသသူ အားလုံးကို ကျေးဇူးတင်ပါတယ်။ နောက်တစ်ခုက ဂရိနဲ့ တူရကီနိုင်ငံနယ်စပ် တစ်လျှောက်မှာ အတိဒုက္ခရောက်နေတဲ့ အိုးအိမ်စွန့်ခွါ ထွက်ပြေးနေရသော ဆီးရီးယားစစ်ပြေးပြည်သူတွေကိုလည်းမမေ့ဘဲ စိတ်နှလုံးထဲကနေ သတိရဆုတောင်းပေးပါတယ်” ဟု ပြောကြားရင်း လက်ရှိအချိန်တွင်တစ်ကမ္ဘာလုံးက ကိုရိုနာကပ်ရောဂါအပေါ်သာ အားလုံးစောင့်

ကြည့် အာရုံစိုက်နေကြချိန်ဖြစ်သည့်တိုင် ရဟန်းမင်းကြီးအနေဖြင့် စစ်ပွဲကြားတွင် ဆာလောင်လျက်၊ ဖျားနာနေလျက် ကြောက်လန့်စွာ ထွက်ပြေးနေဆဲဖြစ်သည့် မိမိအိုးအိမ်၊ မိမိနိုင်ငံမှ အတင်းအကြပ်နင်းထုတ်ခြင်းခံနေရသော ဆီးရီးယားဒုက္ခသည်များကိုလည်း မေ့မထားကြရန် နှင့် သူလည်း သတိရနေကြောင်း ဖွင့်ဟပြောဆိုခြင်းဖြစ်သည်။
VATICANNEWS.VA

ဘာသာပြန်
OSC-MYANMAR(CBCM)



ကရုဏာသနားခြင်းကို အသက်ရှူသကဲ့သို့ ပြုကျင့်ကြရန် မိန့်ကြားတော်မူ



မတ်လ၊ ၁၈ ရက်၊ ၂၀၂၀

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်က ဗုဒ္ဓဟူးနေ့ လူထုပရိတ်သတ်အား ဘုရားစကားသင်ကြားရာ တွင် မင်္ဂလာတရား (၈) ပါးထဲမှ ပဉ္စမမြောက်မင်္ဂလာဖြစ်သော "သနားကြင်နာတတ်ခြင်းရှိသော သူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ထိုသူတို့သည် ကြင်နာခြင်း ခံကြရလိမ့်မည်" ဟူသော မင်္ဂလာတရားကို သွန်သင်မိန့်ကြား

တော်မူခဲ့သည်။ ပုပ်ရဟန်းမင်းကြီးအဖြစ် စတင်ရွေးကောက်တော်မူခြင်းခံရစဉ်က ကရုဏာသနားခြင်းကို ပထမဆုံး သတင်းစကားအဖြစ် အရှင်သူမြတ်က ရွေးချယ်ခဲ့ကြောင်းကို ပြန်ပြောင်းသတိရကာ ကရုဏာသနားခြင်းပါရမီကို မိမိတို့ အသက်ရှူသွင်းသည့် လေကဲ့သို့ အောက်မေ့ကာ ကျင့်သုံးကြရန် နိုးဆော်တိုက်တွန်းခဲ့သည်။ ကရုဏာသနားခြင်းကို ပြသကျင့်ကြံသူသည် သနားခြင်းကို ပြန်လည်ခံစားရမည်။ မိမိစိုက်ပျိုးသည့် ကရုဏာ အတိုင်းအထွာအတိုင်း သနားခြင်းကို မိမိဘဝမှာ ပြန်လည်ရိတ်သိမ်းကြရပေမည်။ ကရုဏာကြောင့် ကရုဏာ သက်ရောက်ခြင်းခံစားရမည့် တန်ပြန်သဘောတရားကို ဤမင်္ဂလာ တရားတော်၌ တွေ့မြင်ရသည်။ ကရုဏာသနားခြင်းသည် ဘုရားသခင်၏ နှလုံးသည်းပွတ် ဗဟိုလည်းဖြစ်၏။ ဧဝံဂေလိ ကျမ်းစာ၌လည်း တန်ပြန်သက်ရောက်ခြင်း သာကေများစွာကိုလည်း တွေ့နိုင်သည်။ သူတစ်ပါးကို ဆုံးဖြတ်စီရင်သည့် ပမာဏအတိုင်း မိမိကိုယ်တိုင်လည်း စီရင်ဆုံးဖြတ်ခြင်း ခံရပေမည်။ ထိုနည်းတူ ကောင်းကင်ဘုံ၌ မေတ္တာမှာလည်း ကျွန်ုပ်တို့ အပေါ်ကျူးလွန်သော သူတို့အား ကျွန်ုပ်တို့ ခွင့်လွှတ်သကဲ့သို့ ကျွန်ုပ်တို့ အပြစ်များကို ခွင့်လွှတ်တော်မူပါဟု ဆိုထားသည်။ မိမိညီအစ်ကို ၏ အပြစ်ကို ချည်နှောင်လျှင် သင်၏ အပြစ်များသည်လည်း ချည်နှောင်ခြင်း ခံရလိမ့်မည်။ မိမိပေးသောအရာနှင့် မိမိရရှိမည့်အရာ ထိုနှစ်ခုကို ခွဲထား၍

မရနိုင်ပေ။ လက်တွေ့ဘဝမှာ ခွင့်မလွှတ်နိုင်ကြသူတွေ များလှ၏။ ခွင့်လွှတ်နိုင်ရန် ဘုရားသခင် ကျေးဇူးတော်ကို တောင်းခံရမည်။ မင်္ဂလာတရား၌ သနားခြင်းကို ရှာတွေ့၏။ ကောင်းကင်ဘုံ၌ မေတ္တာ၌ခွင့်လွှတ်ခြင်းကို ရှာတွေ့၏။ ခွင့်မလွှတ်နိုင်လျှင် ဘုရားသခင်အပေါ် အကြွေးတင်နေမည်။ ထိုအတွက်ကြောင့် ဘုရား၏ သနားကရုဏာတော်ကို ကျွန်ုပ်တို့ တောင်းခံရခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ သနားကရုဏာသည် အဘယ်ကလာသနည်းဟု ပုပ်ရဟန်းမင်းကြီးက မေးခွန်းထုတ်ခဲ့သည်။ ကရုဏာသနားခြင်း မရှိလျှင် ခရစ်ယာန်ဘဝမရှိနိုင်။ ခရစ်ယာန်ဘဝအသက်တာက ကရုဏာသနားတတ်ခြင်းကို ဦးတည်မခေါ်ဆောင်သွားလျှင် ကျွန်ုပ်တို့ လမ်းမှားနေပြီ။ သနားခြင်းသာလျှင် ဝိညာဉ်ရေးခရီးလမ်းတိုင်း၏ ပန်းတိုင်သာ ဖြစ်ရမည်။ သနားခြင်းသည် မေတ္တာတရားမှ ဖြစ်တည်လာသော အလွန်လှသည့် အသီးအပွင့် တစ်ခုပင်ဖြစ်သည်။ နိဂုံးအချုပ်အနေဖြင့် ဘုရားသခင်၏ ကရုဏာသနားခြင်းသည် ကျွန်ုပ်တို့၏ လွတ်မြောက်ရာနှင့် ပျော်ရွှင်ခြင်း။ ကရုဏာသနားခြင်းသည် ကျွန်ုပ်တို့ ရှုရှိုက်ရမည့်လေ ဖြစ်ကြောင်း မီးမောင်းထိုးပြကာ သွန်သင်တော်မူခဲ့ပါသည်။

ဘာသာပြန် သီကိုရှင်း

သန့်ရှင်းသောသောကြာနေ့ကြီးတွင်ကောက်ခံရရှိသည့် အလှူငွေကို အရှေ့အလယ်ပိုင်းဒေသ မှခရစ်ယာန်များအား ကူညီပံ့ပိုးရန် တောင်းဆိုခြင်း

ခက်ခဲကြမ်းတမ်းမှုများ၊ ပြင်းထန်သည့် စိန်ခေါ်မှုများကို ဆက်တိုက်ကြုံတွေ့ရင်ဆိုင်နေရသော အရှေ့အလယ်ပိုင်းဒေသအတွက် တစ်ကမ္ဘာလုံးရှိ ကက်သလစ်ဘာသာဝင်များ၏ ကူညီပံ့ပိုးမှုကို ဆက်လက်လိုအပ်နေဆဲဖြစ်ကြောင်း ဗာတီကန်ရုံးတော်မှ ထုတ်ဖော်ပြောဆိုလိုက်သည်။ အရှေ့အလယ်ပိုင်းဒေသအစည်းအဝေး၏တာဝန်ခံအကြီးအကဲဖြစ်သူကာဒီနယ်ကြီး LEONARDO SANDRI က "မဆုံးနိုင်တဲ့ပြည်တွင်းစစ်ကြီးဟာ မရေမတွက်နိုင်တဲ့ စစ်ပြေး ဒုက္ခသည်တွေ တိုးပွားလာစေပါတယ်။ ရလဒ်ဆိုးကျိုးတွေက အနာဂတ် မျိုးဆက်သစ်တစ်လျှောက်လုံးအပေါ် သက်ရောက်သွားရပါလိမ့်မယ်။ စစ်ရဲ့ခါးစာခံ ပြည်သူတွေဟာ သူတို့မှာ အခြေခံလိုအပ်ချက်ဖြစ်တဲ့ စားဝတ်နေရေးတောင်မှ မလုံမလောက်ဖြစ်နေတာ၊ ကလေးငယ်တွေရဲ့ဘဝလုံခြုံလွတ်လပ်မှုအခွင့်အရေးပျောက်ကွယ်နေတာ၊ အေးအေးဆေးဆေးကျောင်း တက်ခွင့်မရတာ၊ လူငယ်တွေရဲ့အနာဂတ်၊ အလုပ်အကိုင်ကောင်းရဖို့ အိမ်ထောင်ပြုဖို့ဆိုတာတွေ မျှော်မှန်းလို့ မရနိုင်တာ၊ ကိုယ်စီနဲ့ လိုက်ဖက် ကိုက်ညီတဲ့ ဘဝလမ်း၊ သက်မွေးဝမ်းကျောင်းအလုပ် ရွေးချယ်ခွင့်မဖြစ်နိုင်တာ၊ အစွမ်းရှိသလောက် ကြိုးစားကြည့်ခွင့်မရနိုင်တာကြောင့် အောင်မြင်တဲ့ဂုဏ်သိက္ခာရှိတဲ့ဘဝမျိုး တည်ဆောက်ခွင့်လည်း မမျှော်လင့်နိုင်တော့သလို သက်ကြီးရွယ်အိုချိန်မှာလည်း တည်ငြိမ်အေးချမ်းတဲ့ အခြေအနေမျိုး

ကို မရရှိနိုင်ဘူးဆိုတဲ့ သူတို့ရဲ့လိုအပ်မှုကွက်လပ်ကြီးကို ပြည်သူတွေသိမြင် ခံစားနေကြပါတယ်"ဟု မှတ်ချက်ချသည်။ ကမ္ဘာတစ်ဝန်းလုံးရှိ ကက်သလစ်ဆရာတော်များထံပေးပို့သော ကာဒီနယ်ကြီး၏ စာထဲတွင် သန့်ရှင်းသော သောကြာနေ့ကြီးတွင်ကောက်ခံရရှိသည့် အလှူငွေကို သန့်ရှင်းသောမြေ (HOLY LAND) သို့ ပေးပို့ လှူဒါန်းလေ့ရှိသည့် အစဉ်အလာအတိုင်း ဆက်လက်ပေးပို့ ပံ့ပိုးကြပါရန် တောင်းဆိုထားသည်။ ထိုအလှူငွေကို သန့်ရှင်းသောမြေရှိ ခရစ်ယာန်အနှစ်သာရများ ထိန်းသိမ်းစောင့်ရှောက်ရန်အဓိကသုံးစွဲလေ့ရှိသည်။ တိုက်ရိုက် အကျိုးခံစားရသော နယ်မြေများမှာ JERUSALEM, PALESTINE, ISRAEL, JORDAN, CYPRUS, SYRIA, LEBANON, EGYPT, ETHIOPIA, ERITREA, TURKEY, IRAN နှင့် IRAQ တို့ဖြစ်သည်။ သန့်ရှင်း သော နယ်မြေနှင့် အရှေ့အလယ်ပိုင်းဒေသရှိ ခရစ်ယာန်များသည် ရာစုနှစ်တစ်လျှောက်လုံး ပြင်းထန်သော အခက်အခဲဒုက္ခများကို ခံထမ်းနေခဲ့ကြရသည်။ ထိုဒုက္ခများမှာ မပြီးဆုံးသေးပါ။ ထိုဒေသများတွင် ယုံကြည်သူ ခရစ်ယာန်လူဦးရေ တဖြည်းဖြည်း လျော့နည်းလာနေသည်မှာ စိုးရိမ်ဖွယ်၊ ဝမ်းနည်းစရာဖြစ်သည်သာမက ရှေးဦး ခရစ်ယာန်အစဉ်အဆက် ထိန်းသိမ်းတန်ဖိုးထားသည့် အမွေအနှစ်များသည်လည်း မှေးမိန်လာသည့် အန္တရာယ်ရှိနေပြီဖြစ်သည်။ ထိုသန့်ရှင်းသောမြေတွင် နေထိုင်သော ခရစ်ယာန်

များသည် သာသနာတော်ကြီး၏ အလွန်အရေးပါသော ကဏ္ဍတွင် တည်ရှိနေပါသည်။ သာသနာတော်ကြီးတစ်ခုလုံးသည် ထိုဒေသ ဂျေရုဆလင်မှ အစပြု၍ ခရစ်တော်ယေရှု၏ ဝမ်းမြောက်ဖွယ် ကယ်တင်ခြင်း သတင်းကောင်း ကျေးဇူးတော်ကို လက်ခံရရှိရာမြေ ဖြစ်ပေသည်။ ရဟန်းမင်းကြီး၏ တာဝန်ပေးအပ်ချက်အရ FRANCISCAN အသင်းဂိုဏ်းမှ ရသေ့များသည် ထိုသန့်ရှင်းရာမြေ HOLY LAND ကို ထိန်းသိမ်းကြည့်ရှုရန်တာဝန်ယူရသည်။ ရသေ့များသည် ကမ္ဘာအရပ်ရပ်မှပေးပို့ရောက်ရှိလာသော အလှူငွေများ ကို ဂရုတစိုက်စီမံလျက် သုံးစွဲလျက်ရှိသည်။ သခင်ခရစ်တော်၏ သက်တော်စဉ်နှင့် ဆက်နွယ်ခဲ့သော နေရာ၊ အဆောက်အဦး ဘုရားဖူးနေရာများ၊ ထိုနယ်မြေတွင် ဒေသခံ ကက်သလစ် အသင်းတော်၏ သာသနာပြုလုပ်ငန်းများကို အထောက်အကူပြုရန်၎င်း၊ စာသင်ကျောင်းများ တက္ကသိုလ်များအတွက်၎င်း၊ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းနှင့် လူသားချင်း စာနာခြင်း၊ ကရုဏာရေး လုပ်ငန်းအဖွဲ့ အစည်းများ အတွက်၎င်း၊ ရဟန်းလောင်း၊ သီလရှင်လောင်းများအား ပြုစုပျိုးထောင်ရာ၌၎င်း၊ ထိုနယ်မြေ၏ရှေးဟောင်းသုတေသနလုပ်ငန်း စသည်တို့တွင် အဓိက သုံးစွဲနေခြင်းဖြစ်သည်။ ယခင်နှစ် ၂၀၁၉ တွင် စုစုပေါင်း အလှူငွေဒေါ်လာ ၈.၂ သန်း (\$8.2 MILLION) ကျော် သုံးစွဲခဲ့ပြီဖြစ်သည်။ ရှေးဟောင်း အမွေ အနှစ် အဆောက်အဦးများ

ပြုပြင်မွမ်းမံရာတွင် ဘက်သလေဟင်မြို့ရှိ သခင်ယေရှုဖွားမြင်တော်မူသည့် နေရာမှ ဘာစီလိကာ ဘုရားကျောင်းတော်ကြီး၊ ဘက်သနီရွာရှိ ရသေ့ကျောင်းကြီး၊ အလောင်းတော်ထားရှိခဲ့သည့်နေရာမှ ဘုရားကျောင်းတော်ကြီး၊ ဂျေရုဆလင်ရှိ ပြတိုက်စသည့်နေရာသာမက အခြားအရေးပါသော ထိန်းသိမ်းစောင့်ရှောက်၊ ရှာဖွေ တိုးချဲ့



ထိုက်သည်များအတွက် ကျခံသုံးစွဲခဲ့ခြင်းဖြစ်သည်။ ထို့အပြင် နွမ်းပါးလျက် ထူးချွန်သည့် တက္ကသိုလ် ကျောင်းသူ/သား ၆၆၈ ဦးအတွက် ပညာသင်ကြေး ထောက်ပံ့နိုင်ခဲ့သည်။

CATHOLICHERALD.CO.UK
ဘာသာပြန် OSC-MYANMAR(CBCM)

အမေရိကန်နိုင်ငံ ဝါရှင်တန် မှ လွှတ်တော်အမတ်တစ်ဦးဖြစ်သူ LT. GOV. CYRUS HABIB သည် ရွေးကောက်ပွဲမဝင်တော့ဘဲ ဂျေ့စ်အသင်းဂိုဏ်းသို့ဝင်ရောက်ကာ ကက်သလစ်ရဟန်းဘဝခံယူရန်ဆုံးဖြတ်ခြင်း



အမေရိကန်နိုင်ငံ ဝါရှင်တန်က အစိုးရအဖွဲ့ရဲ့ ထိပ်ပိုင်းလွှတ်တော်အမတ်တစ်ဦးဖြစ်သူ LT. GOV. CYRUS HABIB အသက် (၃၈)နှစ်ဟာ ရှစ်နှစ်ကြာထမ်းဆောင်ခဲ့တဲ့ သူ့ရဲ့အုပ်ချုပ်ရေးဆိုင်ရာရုံးကို စွန့်လွှတ်ပြီး ကက်သလစ် ရဟန်းဘောင်ဝင်ဖို့ ဂျေ့စ်အသင်းဂိုဏ်းကို သွားတော့မယ် လို့ဆိုပါတယ်။ ဒီဆုံးဖြတ်ချက်အတွက် သူဟာ ၂-နှစ် လောက်အချိန်ယူ ဆုတောင်းရင်း စဉ်းစားခဲ့တာဖြစ်ပါတယ်။ HABIBဟာ အနာဂတ်ရဲ့ နိုင်ငံရေးနယ်ပယ်မှာ အလားအလာ ကောင်းတဲ့ အမတ်တစ်ယောက်ဖြစ်တာကြောင့် သူ့အခုလို ဆုံးဖြတ်လိုက်တာ သိကြရင် အထူးသဖြင့် သူ့ရဲ့ နိုင်ငံရေး အသိုင်းအဝိုင်းက သိပ်ကိုအံ့သြကြလိမ့်မယ်လို့ ဆိုပါတယ်။ "လွန်ခဲ့တဲ့ ၈-နှစ်လုံးလုံးနိုင်ငံရေးမှာ အရှိန်တက်ခဲ့ပြီးအမြင့် ကိုရောက်နေပြီ လာမယ့်ရွေးကောက်ပွဲမှာလည်း အခြေအ နေကောင်းတယ် ဒီလိုအချိန်အခါမှာ ကျွန်တော် အခုလိုဆုံး ဖြတ်လိုက်တာဟာ တကယ်ကိုအံ့သြစရာ ဖြစ်တဲ့အပြင် ကျွန်တော့်ကို အလဟဿကြီးပမ်းခဲ့သူ အချိန်တွေဖြန်းခဲ့ သူလိုတောင် စွပ်စွဲချင်ကြမှာပါ။ ကျွန်တော် နိုင်ငံရေး စလုပ် ကတဲက ကက်သလစ်လူမှုသွန်သင်ချက်ကို အခိုင်အမာ ဦး

ထိပ်ထားခဲ့ပြီး ဆင်းရဲသား၊ ဖျားနာသူ၊ မသန်စွမ်းသူ၊ ထောင် သားများ၊ အိုးအိမ်စွန့်ခွာထွက်ပြေးရသူတွေနဲ့ လူ့ အသိုင်း အဝိုင်းကနေ ဖယ်ကျဉ်ခံရသူတွေအတွက် ပါဝင်လှုပ်ရှားခဲ့ ပါတယ်။ ကျွန်တော် အသက် ရှစ်နှစ်အရွယ်က ကင်ဆာ ရောဂါတစ်မျိုးကြောင့် မျက်စိကွယ် ခဲ့ဖူးတယ်။ ဒါပေမယ့် အဲ့ဒီကင်ဆာ သုံးကြိမ်တိုင်တိုင်ဖြစ်ရာကနေ ကျွန်တော်ပြန် ရှင်လာခဲ့တာပါ။ ဒီအတွေ့အကြုံကပဲ ကျွန်တော့်ကို အား နည်းသူများအပေါ် စာနာတတ်စေပါတယ်။ ကျွန်တော့် အ တွက် နိုင်ငံရေးနယ်ပယ်မှာ အောင်မြင်နိုင်မယ့် အနာဂတ်ကို တွေ့နေရပေမယ့် သိပ်မကြာသေးခင်က ကျွန်တော့်ကို ခြား နားတဲ့ဘဝတစ်ခုက ခေါ်နေတယ် လို့ခံစားခဲ့ရတယ်။ ကျွန် တော့ရဲ့ ကိုယ်ပိုင်ဘဝအသက်တာနဲ့ လိုအပ်နေသူများကို အပြည့်အဝ အစေခံပေးဆက်နိုင်မယ့် ပုံစံမျိုးနဲ့ပေါ့။ နောက် ပြီး ကျွန်တော်တို့နိုင်ငံရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်း တဲ့နေရာမှာ ပေါ်လစီတွေ ချမှတ်လုပ်ဆောင်နေတာထက် လူတွေရဲ့ စိတ်နှုတ်ညာဉ်ရေးပိုင်းကို ပံ့ပိုးပေးနိုင်ဖို့၊ လူတွေ ကိုအားပေး၊ အဖော်ပြုပေးဖို့လည်း လိုအပ်နေတယ်လို့ မြင်

လာတယ်။ ဂျေ့စ်ဘုန်းတော်ကြီးများရဲ့ လူတွေအတွက် လက်တွေ့ကျကျ အများကြီး လုပ်ဆောင်ကြတာကို အား ကျချီးမွမ်းမိပါတယ်။ ဒါပေမယ့် ဂျေ့စ်တွေရဲ့ ရဟန်း လောင်းဘဝ ၈-နှစ်ကနေ ၁၇-နှစ်လောက်ကြာနိုင်ပြီး တင်း ကျပ်တဲ့ ပုံသွင်းမှုတွေရှိတာကိုလည်း သိထားပါတယ်။ ကျွန် တော့်အနေနဲ့ အမေရိကန်နိုင်ငံက ဂျေ့စ်တွေရဲ့ သာသနာ နယ် ၄ခုရှိတဲ့အထဲမှာ ဘယ်သာသနာနယ်ကနေ ဝင်မလဲ ဆိုတာ မပြောနိုင်သေးပေမယ့် ဘဝလမ်းအသစ်စတင် လျှောက်လှမ်းမယ့် ကျွန်တော့်အတွက် ဆုတောင်းပေးကြပါ လို့ တော့တောင်းခံလိုက်ပါတယ်" လို့ ဆိုထားတဲ့ အထက်ပါ သူ့ရဲ့ ဆုံးဖြတ်ချက်အကြောင်းတွေကို ရေးသားပြီး ဂျေ့စ် အသင်းဂိုဏ်းကနေ ထုတ်ဝေတဲ့ (AMERICA MAGAZINE) မဂ္ဂဇင်း စာစောင်ထဲမှာ ထည့်သွင်း ဖော်ပြထားပါတယ်။ AMERICAMAGAZINE.ORG

ဘာသာပြန်
OSC-MYANMAR(CBCM)

ရဟန္တာ ရဟန်းမင်းကြီး ST. POPE JOHN PAUL II ၏မွေးနေ့နှစ် (၁၀၀)မြောက် အထိမ်းအမှတ် ပွဲကျင်းပရာတွင် ပိုလန်သမ္မတ ပါဝင်တက်ရောက်မည်

PAUL II ၏ ဇာတိမြေ ဖြစ်သည့် ပိုလန်နိုင်ငံ ၏သမ္မတ ANDRZEJ DUDAသည် လည်း ထိုမွေးနေ့အခမ်းအနား မဏ္ဍိတရားသို့ တက်ရောက်မည်ဟု သိရသည်။ ဘုရား သခင်ရဲ့ လက်ဆောင်မွန်ဖြစ်တဲ့ ပိုလန်သား ရဟန္တာ POPE JOHN PAUL II အတွက် ဘုရားရှင်အား ကျေးဇူး ဆပ်တင်မယ့် မဏ္ဍိ တရားတော်မှာ ကျွန်ုပ်တို့ ပိုလန်သားများ ဘုရားဖူးခရီးစဉ်အ နေနဲ့ ရောမကိုသွားပြီးပါ ဝင်ကြမှာဖြစ်ပါတယ်" ဟုလည်း ကာဒီ



နယ်ကြီးက ပြောကြားထားသည်။ ၎င်း ကျေးဇူးတင် မဏ္ဍိတရားတော်နှင့် အထိမ်း အမှတ်အခမ်း အနား အတွင်းပြုလုပ်မည့် အစီအစဉ်များကို ရဟန်းမင်း ရုံးတော်ဆိုင် ရာ ပိုလန်သံအမတ် ကြီး JANUSZ KOTAN-SKI မှ တာဝန်ယူ ရေးဆွဲမည်ဖြစ်သည်။

(SHALOM WORLD NEWS)
ဘာသာပြန်
OSC-MYANMAR(CBCM)

ကိုဗစ် ၁၉ အရေး ရှေ့တန်းမှ လုပ်ဆောင်နေသူများအတွက် မဏ္ဍိတရား ဖြင့် ဆုတောင်းပေးရန်တိုက်တွန်းခြင်း

ဖိလစ်ပိုင်နိုင်ငံမှ ကက်သလစ်ဆရာတော်ကြီး RUPERTO SANTOS သည် ကိုရိုနာ ဗိုင်းရပ်ဘေးရန်မှ လွတ်ကင်းကြစေရန်၎င်း၊ ကာကွယ်ပြုစု ကုသပေးရန် ရှေ့တန်းရောက်နေ ကြသော အထူးသဖြင့် ကျန်းမာရေးဝန်ထမ်းများအတွက်၎င်း ရဟန်းတော်တစ်ပါးချင်း နေ့ စဉ်ပူဇော်နေသော မဏ္ဍိတရားတွင် အထူးသတိရဆုတောင်းပေးကြရန် ရဟန်းတော်များအား တိုက်တွန်းလိုက်သည်။ "ဒီအရာကနေကယ်တင်ပေးဖို့နဲ့၊ ရှေ့တန်းကနေလုပ်ဆောင်နေသူ တွေဘေးကင်းဖို့ သူတို့ကိုယ်စိတ်သန်စွမ်းနေကြဖို့ သူတို့ရဲ့ မကြောက်မရွံ့ ပေးဆပ်မှုအတွက် အဆတစ်ရာ ဆုလားဒ်ပြန်လည်ရရှိဖို့ ကျွန်ုပ်တို့ ဘုရားသခင်ဆီကို တိုးလျှိုးတောင်းလျှောက် ကြဖို့၊ ရဟန္တာကြီးသံဃာဖော်ရဲ့ ကြားဝင်ဆုပန်ပေးဖို့လည်း တောင်းခံသွားကြပါဖို့" ဟုလည်း ဖိတ်ခေါ်ခဲ့သည်။ ကျန်းမာရေးဌာနမှ မတ်လ ၁၈-ရက်နေ့အတည်ပြုချက်အရ ဖိလစ်ပိုင်တွင် ကိုဗစ် ၁၉-ကူးစက်မှုနှုန်းသည် လူ ၂၀၂ ဦးအထိခံနိုင်တတ်သွားကာ ၁၇ ဦးသေဆုံးခဲ့ကြောင်း၊ ဂူဦးပြန်လည်ကျန်းမာလာကြောင်း ထုတ်ဖော်ထားသည်။ ဆရာတော်ကြီးက အခြားသာ သနာများကဲ့သို့ပင် ဗိုင်းရပ်စ် ပြန့်ပွားမှုကာကွယ်သည့်အနေဖြင့် လူထုနှင့်စုဝေး မဏ္ဍိတဟော ကြားခြင်းနှင့်တကွ ဆေးကြောခြင်း၊ ခရစ္စမားအားပေးခြင်း၊ အာပတ်ဖြေခြင်းစသော စက္ကရမင်း တူးပေးခြင်းများကိုလည်း မတ်လ ၁၅ ရက်နေ့ကတည်းက ရပ်နားထားခဲ့ပြီးဖြစ်ကာ နောက် ထပ် ညွှန်ကြားချက်ကိုစောင့်ဆိုင်းနေချိန်ဖြစ်သည်။ ဆရာတော်ကြီးက ဆက်လက်၍ "ဝါ တွင်း ကာလဆိုင်ရာနဲ့ သန့်ရှင်းသောရက်သတ္တပတ်၊ ပါစကားဝတ်ပြု ကိုးကွယ်တဲ့ အစီအစဉ် တွေကိုလည်း ဘာသာတူအများနဲ့ပေါင်းကျင်းပနိုင်မှာ မဟုတ်သေးပါဘူး" ဟုပြောကြားခဲ့ သည်။ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်နိုင်စေရန်၊ မပြန့်ပွားစေရန်ကာကွယ်တားဆီးရေးလုပ် ဆောင်နေသူ၊ ပြုစုကုသပေးနေသူ မိသားစုဝင်များ၊ ကျန်းမာရေးဝန်ထမ်းများအတွက် ဆု တောင်းပေးကြရန် အစောပိုင်းကတည်းကပင် ဖိလစ်ပိုင်ကက်သလစ်ဆရာတော်များအဖွဲ့ ချုပ်မှူးဆော်တိုက်တွန်းခဲ့သည်။

ဘာသာပြန်
OSC-MYANMAR(CBCM)

ကိုဗစ် ၁၉ မပျံ့ပွားရန် စိန်ပီတာရင်ပြင်ကို ယာယီအဝင်အထွက်ပိတ်ထားခြင်း

အီတလီအစိုးရသည် စိန်ပီတာရင်ပြင်အား ကိုဗစ် ၁၉ ဝိုင်းရပ်ရောဂါ ကူးစက်မှုတားဆီးရန် ရည်ရွယ်ချက်နှင့် မတ်လ ၁၀-ရက်မှစတင်ကာ ယာယီပိတ်ထားလိုက်ပြီဖြစ်သည်။ ထို့ကြောင့် ထိုတားမြစ်ရေးလုပ်ငန်းသည် တာဝန်ရှိသူများမှအပ မည်သူ့ကိုမျှဝင်ခွင့်မပြုကြောင်း အီတလီရဲဥြနမှ CNA သတင်းဌာနသို့ တရားဝင်ပြောဆိုထားသည်။ ရဟန်းမင်းကြီး ရုံးတော်မှလည်း စိန်ပီတာရင်ပြင်နှင့် ဘာစီလီကာကျောင်းတော်ကြီးကို မတ်လ ၁၁-ရက်မှစ၍ လာမည့် ဧပြီလ ၃-ရက်နေ့အထိ ပိတ်ထားမည်ဖြစ်ကြောင်း၊ အီတလီအစိုးရနှင့်အတူ ပူးတွဲထုတ်ပြန်လိုက်သည်။ ထို့ကြောင့် ရဟန်းမင်းကြီး၏ သက်တော်စောင့်နှင့် ဗာတီကန်၏လုံခြုံရေးဆောင်ရွက်နေသူ SWISS GUARDSများကလည်း စိန်ပီတာရင်ပြင်သို့ မည်သည့် ဘုရားဖူးကိုမှ ဝင်ခွင့်ပြုမည်မဟုတ်သည့်အပြင် ထိုပိတ်ပင်ခြင်းတွင် ဘာစီလီကာကျောင်းတော်လည်း အလိုအလျောက်ပိတ်ကြောင်း၊ ယခုကိစ္စနှင့်ပတ်သက်၍ နောက်ထပ် ညွှန်ကြားချက်ကို စောင့်နေကြောင်း ပြောဆိုထားသည်။ သို့သော် ဗာတီကန်၏ ဆေးအရောင်းဌာနများ၊ SUPERMARKET ဈေးအချို့များကိုမူ တင်းကျပ်သည့်စောင့်ကြပ်မှုနှင့် ဆက်လက်ဖွင့်လှစ်ထားပေးမည်ဖြစ်သည်။ ဗာတီကန်အထဲမှ စားသောက်ဆိုင်ကိုလည်း ပိတ်ထားမည်ဖြစ်သော်လည်း အစားအသောက်များကို လုံခြုံရေးဖြင့် အရောက်ပို့ဆောင်ပေးသည့် ဝန်ဆောင်မှုထား ရှိပေးမည်ဖြစ်သည်။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်လည်း စားသောက်ဆိုင်ကြီးများ၊ ဘားဆိုင်များကိုလည်း ည ၆-နာရီအထိသာ ဖွင့်ခွင့်ပေးထားသည့်အပြင် အုပ်စုလိုက်လာရောက်စားသောက်ခြင်းကို ကန့်သတ်ထားသည်။ လူစုလူဝေးမဖြစ်စေရန် အစုအဝေးနှင့် မဈာန်တရားဟောခြင်းကို တားမြစ်လိုက်သောကြောင့် အီတလီနိုင်ငံရှိ သာသနာတိုင်းမှ ထောင်ချီသော ရဟန်းဘုန်းတော်ကြီးများသည် လက်ရှိအချိန်တွင် မိမိတို့ကျောင်းထဲတွင် တစ်ပါးတည်း သီးသန့် မဈာန်တရားဟော နေကြရသည်။ ဘုရားကျောင်းများကိုမူ တစ်ဦးချင်း ဝင်ရောက်ဆုတောင်း နိုင်ရန်ဖွင့်ထားပေးကာ အချို့ဘုရားကျောင်းများတွင် ကိုယ်တော်မြတ် ထုတ်ထားပေးလျက် ဖူးမြော်ဆုတောင်းရန် ခွင့်ပြုထားသည်။ သူတော်စင်အသင်းကိုးကွယ်သော သို့မဟုတ် စစ္စတာများကမူ သူတို့နှင့်သက်ဆိုင်သည့်နေရာမှ ရဟန်းဟောကြားသည့် မဈာန်တရားသို့ ဝင်ရောက် နာယူနေကြသည်။ လူများအားမိမိတို့ အိမ်ထဲတွင်သာ နေကြရန်ပြောဆိုထား

သော်လည်း မြို့ထဲသို့ အလုပ်သွားခြင်း၊ စားသောက်စရာနှင့် ဆေးဝါး ဝယ်ရန်သွားခြင်း၊ နေထိုင်မကောင်း၍ ဆေးရုံဆေးခန်းသို့ သွားလာခြင်းများရှိနေနိုင်သည်ဖြစ်ရာ လူစုရှိသော နေရာမျိုးတွင် တစ်ဦးနှင့်တစ်ဦး နီးနီးကပ်ကပ်မနေကြဘဲ တစ်မီတာအကွာအဝေးခန့်ခွဲ နေကြရန် ညွှန်ကြား ထားသည်။ ကိုရိုနာဗိုင်းရပ်စ်ဗိုင်းရပ်စ်ဖြစ်ပွားနေသော်ငြားလည်း ဗာတီကန်အထဲမှအရေးကြီးသည့်ရုံးများကိုမူ ဆက်လက်ဖွင့်လှစ် အလုပ်လုပ်သွားမည်ဖြစ်သည်။ သို့သော် ဝန်ထမ်းများအချင်းချင်း ခပ်ခွဲခွဲတစ်မီတာအကွာရှိနေကြရန်၊ ကော်ဖီ သောက်ချိန် စားသောက်ချိန်များတွင်လည်း စုဝေးမှုမပြုဘဲစားသောက်ကြရန်၊ ဧည့်သည်ထွက်တွေ့ခြင်း မပြုရန်စသဖြင့် တင်းကျပ်စွာ တားမြစ်ထားသည်။ ရဟန်းမင်း ရုံးတော်၏ သတင်းဌာနမှာ ပုံမှန်ဆက်လက်လုပ်ဆောင်နေသည်။ ဝန်ထမ်းများ အချင်းချင်းခပ်ဝေးဝေးရှိနေလျက် ရုံး၏ ဆက်သွယ်ရေးလုပ်ငန်းများ၊ မီဒီယာလုပ်ငန်းများကို ဝန်ထမ်းအင်အားအနည်းငယ်မျှနှင့် အလုပ်ဖြစ် အောင် လုပ်ရှားနေကြဆဲ ဖြစ်သည်။

CATHOLICNEWSAGENCY

ဘာသာပြန်
OSC-MYANMAR(CBCM)

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံလူနာများနှင့် ပြုစုကုသနေသူများအား အသင်းတော်မှ အထူးအင်ဒူဂျင်သျှားပေးထားခြင်း

အပြစ်ခွင့်လွှတ်ခြင်းဆိုင်ရာ ရဟန်းမင်းကြီးရုံးတော်မှ စုံလင်သော အင်ဒူဂျင်သျှားကို ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံလူနာများနှင့် ပြုစုကုသနေသူ မိသားစုဝင်များ၊ ဆေးဝန်ထမ်းများတွင် လိုအပ်သည့်အခြေအနေ ရှိလာပါက ၎င်းအားခံစားခွင့်ပြုချက်ထုတ်ပြန်ပေးလိုက်ပြီဖြစ်သည်။ ကိုရိုနာကပ်ရောဂါကြောင့် ကာယပိုင်း၊ စိတ်ဓါတ်ပိုင်း တိုက်ရိုက်ထိခိုက်ခံစားရသူ၊ သွယ်ဝိုက်ထိခိုက် ခံစားရသူများ ကျန်းမာရေးဝန်ထမ်းများနှင့် ၎င်းတို့၏မိသားစုဝင်များအပါအဝင်အားလုံး၏ ကာယရေး၊ဝိညာဉ်ရေး အကျိုးအတွက် ရှေးရှုလျက် ထိုထုတ်ပြန်ချက်ကို မတ်လ ၂၀-ရက်နေ့ တွင် "အပြစ်ခွင့်လွှတ်ခြင်းဆိုင်ရာ ရဟန်းမင်းကြီးရုံးတော်"မှ အမျှအမျှဖြင့်စည်းစားပေးကာ အပြစ်ခွင့်လွှတ်ခြင်းဆိုင်ရာ ရဟန်းမင်း ကြီးရုံးတော်တာဝန်ခံ ကာဒီနယ်ကြီး MAURO PIACENZA နှင့် ရုံးအုပ်ချုပ်ရေးမှူး ဖာသာရ် KRZYSZTOF NYKIEL တို့မှ လက်မှတ် ရေးထိုးထားသောစာဖြင့် စီစဉ်ထုတ်ပြန်ပေးလိုက်ခြင်းဖြစ်သည်။ အမိအသင်းတော်ကြီးမှ ခံစားခွင့်ပေးသော ထိုခွင့်လွှတ်ခြင်းအင်ဒူဂျင်သျှားသည် အိမ်၌ရှိနေသူဖြစ်စေ၊ ဆေးရုံ၌ရှိနေသူဖြစ်စေ၊ စောင့်ကြည့်ခံနေရာ၌ ရှိနေသူဖြစ်စေ ထိုသူတို့၏အပြစ်ဒဏ်ခံခြင်းမှ ဖြေလွတ်ခွင့် ရရှိစေရန်ဖြစ်ကာ ကာယကံရှင်များကလည်း မိမိတို့အပြစ်များကိုနောင်တယူလျက်၊ မီဒီယာ မှထုတ်လွှင့်နေသော မဈာန်တရားများတွင်ပါဝင်ခြင်း၊ စိတ်ပူတီးစိပ်ခြင်း၊ စိတ်အားဖြင့် ကားတိုင်လှည့်ခြင်း၊ သမ္မာကျမ်း စာဖတ်ရှုဆင်ခြင်ခြင်းစသဖြင့် မိမိကိုယ်ကိုပြင်ဆင်ကြရင်း အမိသာသနာတော်ကြီး၏ အခွင့်လွှတ်ခြင်း အင်ဒူဂျင်သျှားကိုခံယူရမည်ဖြစ်သည်။ ၎င်းအင်ဒူဂျင်သျှားကို ဘာသာတူများသည် တမန်တော်ကြီးများ စီရင်ရေးသားထားသော ယုံကြည်ခြင်းအချုပ်မေတ္တာ၊ သခင်ယေရှု၊ စီရင်သင်ကြား တော်မူသော ကောင်းကင်ဘုံမေတ္တာတို့ကို ရွတ်

ဆိုဆုတောင်းခြင်း၊ အမိမယ်တော်အား ကြားဝင်ဆုပန်ပေးရန် တောင်းခံခြင်း၊ မိမိတို့ ခံစားရသော ကိုယ်စိတ်ဝေဒနာနှင့်ကြုံနေရသည့် ဆင်းရဲဒုက္ခကို ဘုရားသခင်အား ယုံကြည်ကိုးစားမှုနှင့် လက်ခံခြင်း၊ လိုအပ်နေသည့် နီးစပ်သူလူသားအချင်းအချင်း မေတ္တာပြုခြင်း၊ အကူအညီပေးခြင်းနှင့် စတ္တရမင်တူးများကို ပုံမှန်ပြန်လည်ခံယူလိုသည့် စိတ်ထား ရှိခြင်းတို့အားဖြင့်လည်း အပြစ်များ၏ ဒဏ်မှ ကင်းလွတ်ခွင့် အင်ဒူဂျင်သျှားကို ရရှိစေမည်ဖြစ်သည်။ ထို့အပြင် ကိုယ်တော်မြတ်ဖူးသူ၊ သမ္မာကျမ်းစာဖတ်ရှုသူ၊ စိတ်ပူတီးစိပ်သူ၊ ဒုက္ခစရိယာကားတိုင်လှည့်သူ၊ ရဟန်း၊ သီလရှင်တို့ နေ့စဉ် ရွတ်ဖတ်ရသည့် ပရိတ်မေတ္တာကိုရွတ်ဆိုဆုတောင်းသူတို့သည်လည်း ဤအပြစ်လွှတ်ခြင်း အင်ဒူဂျင်သျှားအခွင့် ကျေးဇူးခံစားနိုင်ရန် အကျိုးဝင်စေမည်ဖြစ်သည်။ ဤအပြစ်လွှတ်ခြင်းချမ်းသာပေးသော အင်ဒူဂျင်သျှားကို သက်ဆိုင်ရာ သာသနာ၏ ဆရာတော်မှ ပေးနိုင်ရန်ခွင့်ပြုထားသည်။ သို့သော် နေရာကျယ်ပြန့်ခြင်း၊ လူများလွန်းခြင်းကဲ့သို့ အခြေအနေရှိလာပါက ရဟန်းဘုန်းတော်ကြီးများအားလည်း ပေးနိုင်ရန် ခွင့်ပြုထားသည်။ ကက်သလစ်သာသနာတော်၏ သွန်သင်ချက်အရ အင်ဒူဂျင်သျှားဆိုသည်မှာ အပြစ်ဖြေပြီးနောက် ဒဏ်ဆပ်ဖြေရန် ကျန်ရှိနေသေးသည့် အပြစ်ဒဏ်မှ ဖြေလွတ်ပေးသည့် ခံစားခွင့်ဖြစ်သည်။

VATICAN NEWS.
OSC-MYANMAR (CBCM)



ရုရှားနိုင်ငံအခြေခံ ဥပဒေ၌ ဘုရားသခင်အား၎င်း၊ ထုံးတမ်းအစဉ်အလာ လက်ထပ်ထိမ်းမြားခြင်းအား အလေးထားထည့်သွင်းရန် သမ္မတ ဗလာဒီမာပူတင်၏လုပ်ဆောင်ချက်

ရုရှားသမ္မတ ပူတင်သည် ရုရှားနိုင်ငံ၏ဖွဲ့စည်းပုံ အခြေခံဥပဒေ၌ အချက်အချို့ပြင်ဆင်ရန်တင်ပြခဲ့သည်။ ထိုသို့ရုရှားနိုင်ငံအခြေခံဥပဒေ ပြင်ဆင်ရန်တင်ပြသည့်အချက်တွင် ထုံးတမ်းအစဉ်အလာ လက်ထပ်ထိမ်းမြား (လိင်တူထိမ်းမြားခြင်း မဟုတ်သည့် ယောက်ျားနှင့်မိန်းမအကြား ထိမ်းမြားခြင်း)နှင့် ဘုရားသခင်အပေါ် အလေးထားယုံကြည်ခြင်းအား ထိန်းသိမ်းစေမည့်အချက်များပါဝင်လာသည်။ ဧပြီလ ၂၂ ရက်နေ့တွင် သမ္မတပူတင်၏ တင်ပြ ချက်အားလူထုဆန္ဒခံယူပွဲ၊ မဲဆန္ဒပေး၍ အဆုံးအဖြတ် ပေးမည်ဖြစ်သည်။ ထိုသို့ခြေ ဥပြင်ဆင်ချက်အတွက်တင်ပြမှုများအား အလုပ်အမှုဆောင်အဖွဲ့တစ်ဖွဲ့က ပြင်ဆင်ပေးခဲ့ခြင်း ဖြစ်သည်။ ၎င်းခြေပြင်ဆင်ရန်တင်ပြချက်အားရုရှားနိုင်ငံအောက်လွှတ်တော်က လွန်ခဲ့သော လပိုင်းက အတည်ပြုခဲ့ခြင်းဖြစ်သည်။ မတ်လ ၁၀ ရက်နေ့တွင် တင်သွင်းထားသော ၎င်း အခြေခံဥပဒေ ပြင်ဆင်ချက်များအား ဒုတိယအကြိမ်ကြားနာမှု ပြုလုပ်မည်ဖြစ်ပါသည်။ ရုရှား နိုင်ငံအောက် လွှတ်တော် (ဒူးမား)၏ ဥက္ကဋ္ဌဖြစ်သူ VYACHESLAV VOLODIN က "သမ္မတ ဗလာဒီမာပူတင်၏ အခြေခံဥပဒေပြင်ဆင်ချက်များသည် နိုင်ငံအတွင်းမှ အုပ်စုအားလုံး၏ ကိုယ်စားလှယ်များ နှင့်၎င်း၊ လူ့အဖွဲ့အစည်းတစ်ခုလုံးတို့နှင့်၎င်း အပြန်အလှန်ဆွေးနွေးခြင်း၏ ရလဒ်ဖြစ်သည်"ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ရုရှားသမ္မတ ပူတင်သည် နိုင်ငံတော်သမ္မတရာထူး စတင်ရယူထိမ်းဆောင်စဉ်ကတည်းက ထုံးတမ်းအစဉ်အလာနှင့် ခရစ်ယာန် စံ တန်ဖိုးများအား ကာကွယ်စောင့်ရှောက်သူထုတ်ဖော်ပြောကြားသူအဖြစ် ကမ္ဘာတစ်ဝန်းတွင် လူသိများခံ ထားရသူဖြစ်သည်။

SHALOM WORLD NEWS

ဘာသာပြန်
လောရန်စ် ဂျန်မာဂမ်

ကိုယ်တော်မြတ်ဖူးမြော်ခြင်းဖြင့် COVID-19 ကာကွယ်ကုသနိုင်ရန် ဆုတောင်းခြင်း




မတ်လ ၈ရက် တနင်္ဂနွေနေ့က နံနက်မိနစ်များအပြီးမှ စတင်ကာ ညနေ (၅)နာရီ အထိ စဉ်ဆက်မပြတ် ကိုယ်တော်မြတ်ဖူးမြော်ခြင်းဖြင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မြန်နှော့ရောဂါ ကာကွယ် ကုသနိုင်ရန် အတွက် ဆုတောင်းခြင်းကို ရန်ကုန် ဝိုက်း ချုပ်သာသနာအတွင်း၌ ပြုလုပ်ခဲ့ကြပါသည်။ ထိုကဲ့သို့ ဆုတောင်းကြရန် မတ်လ

(၆)ရက် ၂၀၂၀ ရက်စွဲဖြင့် ရန်ကုန် ဝိုက်း ချုပ်သာသနာ၏ လက်ထောက်ဆရာတော် ဂျွန်စောယောဟန်မှ ကြေညာစာတစ်ခုကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။ ၎င်းကြေညာစာတွင် ကာဒီနယ်ချားလ်(စ်)ဘိုမှ လမ်းညွှန် တိုက်တွန်းထားခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။ ကိုယ်တော်မြတ်ဖူးမြော်ခြင်းဖြင့် ဆုတောင်းရန် ထားရှိရမည့် ရည်ရွယ်



ချက်များမှာလည်း ကိုရိုနာဗိုင်းရပ်စ် ရောဂါကြောင့် သေဆုံးသွားသူများအတွက် လည်းကောင်း၊ ကျန်ရစ်သူမိသားစုများနှစ်သိမ့်ခြင်း ရရှိစေရန်အတွက်လည်းကောင်း၊ ကူးစက်ပြန့်ပွားခြင်းကိုထိန်းသိမ်းနိုင်ရန်အတွက် ကုသပျောက်ကင်းနိုင်သော ဆေးဝါးများ အချိန်မီရရှိနိုင်ရန်အတွက်လည်းကောင်း၊ ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူ များ အန္တရာယ်ကင်းရှင်းစွာ တာဝန်ထမ်းဆောင်နိုင်ရန်အတွက်လည်းကောင်း ရည်ရွယ်ချက်ထားရှိချက် ဆုတောင်းပေးခဲ့ကြခြင်းဖြစ်ပါသည်။ စိန်မေရီ ကာသီဒြယ်ဘုရားကျောင်း၌ မတ်လ ၈ ရက် တနင်္ဂနွေနေ့ နံနက်မိနစ်များတရားကို ကာဒီနယ်ချားလ်(စ်)ဘိုမှ ကိုရိုနာဗိုင်းရပ်စ် ရောဂါကြောင့် ကွယ်လွန်သွားသောသူများ၊ ရောဂါဝေဒနာစွဲကပ်နေသောသူများ ဤရောဂါကို ကုသနိုင်ဖို့ရန်အတွက် ကြီးစားအဖြေရှာနေကြသောပညာရှင်များအတွက်



ရည်ရွယ်ချက် ထားရှိကာ ဦးဆောင် တင်ပူဖော် ဆုတောင်းပေးခဲ့ကြပါသည်။

OSC-MYANMAR(CBCM)



ဓမ္မဆရာနှင့်ဆရာမများ သစ္စာပြုခြင်းနှင့် သင်တန်းဆင်းလက်မှတ် ပေးအပ်ခြင်း

မတ်လ ၁၁ နေ့ ညနေ ၄:၀၀ ချိန်မှာ မွန်ဆီညော် စောဖရန်စစ်မှ ကြီးမှူးပြီး ရဟန်းတော်များအတူ စုပေါင်း၍ ဓမ္မဆရာ ဆရာမများ အတွက်ကျေးဇူးတင်မိန့်တော်ကို ပူဇော်ပေးခဲ့ပါသည်။ မိန့်တော်အတွင်း မွန်ဆီညော် မှ ဆရာ၊ဆရာမများအတွက် ဂုဏ်ယူပါကြောင်းနှင့် လူငယ် လူရွယ်တွေ ဘုရားအတွက် ကိုယ့်ဘဝ ဆက်ကပ် စိတ်အားထက်သန်မှုရှိမရှိ နှစ်နှစ်တာကာလမှာ လေ့လာသင်ကြားခဲ့ရသမျှကို ချိန်ကနေစပြီး သာသနာ့ လယ်ကွင်းထဲသွားပြီး သတင်းကောင်းကို ဝေမျှတော့မည်ဖြစ်ပါကြောင်း ပြောကြားပြီး ၎င်းနောက် မွန်ဆီ ညော်က ဆက်လက်ပြီး သာသနာ့လယ်ကွင်းထဲသွားပြီး အစေခံဖို့ရန် အဆင်သင့် ဖြစ်ပြီလား မေးခွန်းမေးပါတယ်။ ထို့နောက်ခရစ်တော်ရှင် ကိုယ်တိုင် ဂျေရုစလင်ထဲ ပြန်ဝင်တဲ့အခါမှာ ညင်းပန်း နီစက်မှုအမျိုးမျိုးနဲ့ ကြုံခဲ့ရကြောင်း ဆရာ၊ ဆရာမများလည်း သာသနာ့လယ်ကွင်းထဲမှာ ခရစ်တော် ကြုံခဲ့သလို ကြုံရမှာသေချာတယ်။ အဲ့ဒါကြောင့် အဲ့ဒါကိုရင်ဆိုင်ဖို့ အဆင်သင့် ဖြစ်နေရန်နှင့် ကြုံတွေ့ရမယ့် ဒုက္ခအခက်ခဲတွေကို ခံနိုင်ရည်ရှိဖို့လိုတယ်။ တကိုယ်ရေ တကာရ ကောင်းစားဖို့အတွက် သာသနာပြုမလုပ်ရဘူး၊ ကျွန်လို အစေခံဖြစ်ဖို့လိုတယ် အဲ့ဒါကို ခံနိုင်ရည်ရှိဖို့လိုတယ် နေရာရဖို့



သာသနာ ပြုမယ်ဆိုရင်တော့ မှားသွားပါလိမ့်မယ်လို့ ပြောကြားသွားပါတယ် ၎င်းနောက် မိန့်တော်ကို ဆက်လက် ပူဇော်ဆုတောင်းပေးခြင်း ဆရာ၊ဆရာမများ သစ္စာပြုခြင်းနှင့် သင်တန်း ဆင်းလက်မှတ် ပေးအပ်ခြင်း၊ ခရစ္စတူးပေးအပ်ခြင်းကို မိန့်

တရားတော်အတွင်းမှာ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ သင်တန်းသူ သင်တန်းသားအား လုံး စုစုပေါင်း ၁၃ယောက် သင်တန်းဆင်းလက်မှတ် ပေးအပ်ခြင်းခံရပါသည်။ သင်တန်းဆင်းလက်မှတ်နှင့် ခရစ္စတူး ပေးအပ်ခြင်းကို မွန်ဆီညော်မှ ပေးအပ်ခဲ့ပါသည်။

စိန်ပီတာ စိန်ပေါလ် ဘုရားကျောင်း အင်းစိန် ၁၁.၃.၂၀၂၀

OSC-YGN

အိမ်ခြေ ၃-အိမ်မှအစပြုခဲ့သည့် စိန်မိုင်ကယ်ဘုရားကျောင်း (၇၅)နှစ်ပြည့်ဂျူဘီလီပွဲတော်



၁၉၄၅-ခုနှစ်တွင် တွံတေးလမ်းဟူသော ရွာကလေးတွင် တည်ထားကိုးကွယ်လျက် ကက်သလစ်ဘာသာဝင် အိမ်ခြေ (၃)အိမ်နှင့်စတင်ခဲ့ပါသည်။ ၁၉၄၇-ခုနှစ်တွင် ဒလမြို့နယ် ကမာကစစ် စက်မြေရပ်ကွက်တွင် ခရစ်ယာန် မိသားစု ၂၅ အိမ်ရှိနေသောကြောင့် တွံတေးလမ်းဘေးရှိ စိန်မိုင်ကယ်ဘုရားကျောင်းကို ဖျက်ယူပြောင်းရွှေ့ခဲ့ကြပါသည်။ ကွယ်လွန်သွားသော ဘုန်းတော်ကြီး ဆာဗေရီမူတူးမှ သွပ်မိုးသွပ်ကာဖြင့် (လက်ရှိကျောင်းဟောင်း) ဆောက်

လုပ်ကိုးကွယ်ကြပါသည်။ ၁၉၉၁-ခုနှစ်တွင် နိုင်ငံတော် အစိုးရ၏ မြို့သစ်စီမံကိန်းအရ မြို့သစ်ဖော်လုပ်ငန်းများ ဖော်ဆောင်နေချိန်တွင် သာသနာမြေအဖြစ်ပေးအပ်ခဲ့ပါသည်။ အရှည် ၂၄၂ ပေ၊ အကျယ် ၁၅၃ ပေ သတ်မှတ်ပေးခဲ့ပါသည်။ နဂိုလ်ကျောင်းဟောင်းမှာ အိုမင်း၍ပျက်စီးလာသောကြောင့် ကျောင်းသစ် တစ်ကျောင်းဆောက်လုပ်ရန် လမ်း(၉၀)၊ အိမ်နံပါတ် ၂၆-နေ Nဆယ်ဗက်ဆတီးယန်း ဦးမောင်မောင်နှင့် သာသနာ့ အကျိုးဆောင်၊ အလှူရှင် များနှင့် ပူးပေါင်း၍



ကျောင်းသစ် တစ်ကျောင်း ဆောက်လုပ်ရန် ဆုံးဖြတ်ခဲ့ကြပါသည်။ ၁၄-၂-၁၉၉၄ ရက်နေ့တွင် စိန်အန်ထော်နီသာသနာ့ဘုန်းတော်ကြီး S K မာတင်း (ကွယ်လွန်)နှင့် ရဟန်းတော် ၆-ပါးမှ မစ္စားတရားနှင့်အုတ်မြစ်ချ ပန္နက်ရိုက်၍ ဆောက်လုပ်ရေးလုပ်ငန်းများကို စတင်ခဲ့ကြပါသည်။ အကြောင်းအမျိုးမျိုးကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများရပ်ဆိုင်းထားရစဉ် ဦးမောင်မောင်လည်း ကွယ်လွန်သွားပါသည်။ ထပ်မံ၍



၄-၁-၂၀၀၂ ရက်နေ့တွင်မှ စိန်အန်ထော်နီသာသနာ့ဗာသာရီ S.S အာရှား ကျောင်းထိုင်စဉ် ကန်တော်ကလေးမှ A.S.S ပါးဂျွန်းနှင့် အလှူရှင်များ၊ ဒလသာသနာ့မှ သာသနာ့အကျိုးဆောင်များ၊ ဘာသာသူများစုပေါင်းကြီးပမ်းအားထုတ်မှုဖြင့် ဆက်လက် ဆောက်လုပ်ခဲ့ကြပါသည်။ ၎င်းကျောင်းတော်ကြီးကို ၂၀-၅-၂၀၀၄ ရက်နေ့တွင် ကာဒီနယ်ချားလ်စ်ဘို (ထိုစဉ်က ဂိုဏ်းချုပ်ဆရာတော်ကြီး)မှ ကောင်းချီးပေးကာဖွင့်လှစ်နိုင်ခဲ့ပါသည်။ ယခု နှစ် ၂၀၂၀ တွင်၍ ကျောင်းဗိမာန်တော်ကြီးတည်ထားကိုးကွယ်ခြင်း(၇၅)နှစ်မြောက် ပြည့်မြောက်ပြီဖြစ်ရာ ဂျူဘီလီပွဲတော်ကြီးကို ၁-၃-၂၀၂၀ ရက်နေ့တွင် ဘုရားသခင်၏ကျေးဇူးတော်ကြောင့် အောင်မြင်စွာကျင်းပ နိုင်ခဲ့ပြီဖြစ်ပါသည်။

OSC-YGN

လုဒ်မယ်တော်သခင်မ ပွဲတော်ကျင်းပခြင်း (ရဲမွန်မြို့)

ရန်ကုန်ဂိုဏ်းချုပ်သာသနာ၊ စိန်မာရ်ကုဘုရားကျောင်း (ရဲမွန်မြို့)လုဒ်မယ်တော်သခင်မပွဲတော်ကို မတ်လ ၁၅ရက်နေ့ က ပြုလုပ်ကျင်းပခဲ့ပါသည်။ ၎င်းမစ္စားတရားတော်ကို မွန်ဆီညော် စောဖရန်စစ်မှ ရဟန်းတော် (၁၂)ပါးနှင့်အတူ ဦးဆောင်ပူဇော်ခဲ့ပြီး ဩဝါဒမြွက်ကြားပေးခဲ့ပါသည်။ စိန်ပီတာစိန်ပေါလ် ဓမ္မသင်တန်းကျောင်းမှ ဆရာ၊ဆရာမမှလည်း ဓမ္မတေးသံကျုံးခြင်းကိုဦးဆောင်ပေးခဲ့ပါသည်။ မစ္စားတရားပြီးနောက် ကိုယ်တော်မြတ်ကောင်းချီး မင်္ဂလာကိုခံယူကြပါသည်။ ပွဲတော်သို့ကြွရောက်လာကြသူများအား နေ့လည်စာဖြင့်ကျွေးမွေးဧည့်ခံခဲ့ပါသည်။

OSC-MYANMAR (CBCM)



ရောဂါပိုးကူးစက်ခြင်းမှပျောက်ကင်းရန် ဆုတောင်းမေတ္တာ



Imprimatur; + Charles Bo Yangon- Myanmar

ရောဂါပိုးကူးစက်ခြင်းမှပျောက်ကင်းရန် ဆုတောင်းမေတ္တာ

အိုယေဇူးခရစ်တော်သခင်၊ ကိုယ်တော်သည် မြို့ရွာများသို့ သွားလာ၍ အနာရောဂါ အားလုံးကို ကုသပေးတော်မူခဲ့ပေသည်။ နာမကျန်းသူတို့မှာလည်း ကိုယ်တော်ရှင်၏ အမိန့်တော်ကြောင့် ပြန်လည်ကျန်းမာ လာခဲ့ကြပေသည်။

ယခု ကမ္ဘာတစ်ဝန်းလုံး၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွား နေချိန်တွင် ကိုယ်တော်ရှင်၏ ကုသခြင်း မဟာမေတ္တာတော်ကို ခံစားနိုင်ရန်အလို့ငှာ ကျွန်ုပ်အား အကြည့်အရှုပြု ကြွလာတော်မူပါ။ ဤရောဂါပိုးကြောင့် နာမကျန်းဖြစ်နေသူတို့ကို ကုသ၍ ပျောက်ကင်း စေတော်မူပါ။ ၎င်းတို့သည် ကောင်းမွန်သောကျန်းမာရေး စောင့်ရှောက်မှုကို ခံစားရလျက် ခွန်အားနှင့်ကျန်းမာခြင်း တို့ကို ပြန်လည်ရရှိကြပါစေ။

နိုင်ငံအချင်းချင်းအတူတကွပူးပေါင်းလုပ်ဆောင်ရာ၌ လည်းကောင်း၊ အိမ်နီးနားချင်း တစ်ဦးကိုတစ်ဦး ဖေးမ ကူညီရာ၌လည်းကောင်း အဟန့်အတားဖြစ်စေသည့် ကြောက်ရွံ့စိတ်ကို ကျွန်ုပ်တို့ထံမှ ဖယ်ရှားတော်မူပါ။ အကန့်အသတ်မရှိ ကူးစက်ပြန့်ပွားနေသော ရောဂါကို

ခံနိုင်ရည်ရှိနေသယောင် အထင်မှားစေသည့်မာနစိတ်ကို လည်း ကျွန်ုပ်တို့ထံမှ ဖယ်ရှားတော်မူပါ။

အနာရောဂါအားလုံးကိုပျောက်ကင်းစေတော်မူသော အိုယေဇူး ခရစ်တော်သခင်၊ ဝေခွဲမရသောအချိန်နှင့် ဝမ်းနည်းရသော အချိန်အခါမျိုးတွင် ကျွန်ုပ်တို့နဲ့ဘေး၌ ရှိနေတော်မူပါ။ ဤရောဂါပိုးကြောင့် သေဆုံးခဲ့ရသူများကို လည်း အကြည့်အရှု ပြုတော်မူပါ။ ထိုသူတို့သည် ကိုယ်တော်ရှင်နှင့် အတူ ထာဝရငြိမ်းချမ်းခြင်းကို ခံစားကြရပါစေ။ သေဆုံးခဲ့ရသူများနှင့်နာမကျန်းဖြစ်နေသူ များ၏ မိသားစုများကိုလည်း ကိုယ်တော်ရှင် ကြည့်ရှု စောင့်ရှောက်တော်မူပါ။ ပူဆွေးခြင်းနှင့် သောကဝေဒနာ ဖိစီးချိန်တွင် ထိုသူတို့အား စိတ်ပျက်အားငယ်ခြင်းနှင့် ဖျားနာခြင်းမှ ကာကွယ်ပေးတော်မူပါ။ ထိုသူတို့သည် ကိုယ်တော်၏ငြိမ်းချမ်းခြင်းကို ခံစားနိုင်ကြပါစေ။

ရောဂါကူးစက်နေသူများအားကူညီကုသပေးနေကြသော ဆရာဝန်များ၊ သူနာပြုများ၊ ဆေးသုတေသနပြုနေသူများ၊ ကျန်းမာရေး နယ်ပယ်မှပုဂ္ဂိုလ်များ၊ မိမိတို့အသက်ကို ပဓာနမထားဘဲ ကဏ္ဍစုံမှ ပါဝင် ကူညီနေသူများ အားလုံးကိုလည်း ကြည့်ရှု စောင့်ရှောက်တော်မူပါ။ ထိုသူတို့သည် ကိုယ်တော်ရှင်ထံမှ အကာအကွယ်နှင့် ငြိမ်းချမ်း ခြင်းကို ခံစားနိုင်ကြပါစေ။

နိုင်ငံအသီးသီးမှ ခေါင်းဆောင်များကိုလည်း အကြည့် အရှုပြုတော်မူပါ။ ၎င်းတို့သည် မိမိတို့ အစေခံရမည် ဖြစ်သော ပြည်သူပြည်သားတို့၏ ကောင်းကျိုးအတွက် မေတ္တာစိတ်၊ တရုဏာစိတ်တို့ဖြင့် ချင့်ချိန်လုပ်ဆောင်နိုင်သောအစွမ်းကိုပေးသနားတော်မူပါ။ အနာဂတ်တွင် ထိုကဲ့သို့ ရောဂါကူးစက်ပြန့်ပွားမှုများကို ကာကွယ်ရာ၌လည်းကောင်း၊ ပြင်ဆင်ထားရာ၌ လည်းကောင်း အကျိုးပြုမည့် ရေရှည်နည်းလမ်းအတွက် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ကြရန် ဉာဏ်အလင်းကျေးဇူး ပေးတော်မူပါ။ ကမ္ဘာကြီး၏အနာဂတ်အတွက် အတူတကွ လုပ်ဆောင်ကြသော ထို ခေါင်းဆောင်များသည်လည်း ကိုယ်တော်၏ငြိမ်းချမ်းခြင်းကို ခံစားကြရပါစေ။

အိုယေဇူးခရစ်တော်သခင်၊ ကျွန်ုပ်တို့သည် အမိမြေ၌ဖြစ်စေ၊ နိုင်ငံရပ်ခြား၌ဖြစ်စေ၊ ဤရောဂါပိုး ကူးစက်ခံရသူ အများအပြားကြား၌ နေရသည်ဖြစ်စေ၊ အနည်းငယ်ကြား၌ နေရသည်ဖြစ်စေ၊ ဤရောဂါအတွက် ကာကွယ် ပြင်ဆင်နေချိန်၊ ကြံ့ကြံခံရင်ဆိုင်နေချိန်၊ ပူဆွေးငိုကြွေးရချိန်များ၌ ကျွန်ုပ်တို့နှင့်အတူ ရှိတော်မူပါ။

အိုယေဇူးခရစ်တော်သခင်၊ သောကမီးတောက်လောင် နေချိန်၌ ကိုယ်တော်၏ငြိမ်းချမ်းခြင်းကို ကျွန်ုပ်တို့ အပေါ်သို့သက်ရောက်စေတော်မူပါ။ ကျွန်ုပ်တို့အားလည်း ဤရောဂါမှ ကုသပျောက်ကင်းစေတော်မူပါ။ အာမင်။

CBCM-PMS ရုံးတာဝန်ရှိသူများ ဟားခါးဂိုဏ်းအုပ်သာသနာရှိ ကလေးသူငယ်များနှင့်တွေ့ဆုံခြင်း



မြန်မာပြည်ရဟန်းမင်းကြီးဆိုင်ရာ သာသနာပြုအသင်းများရုံး CBCM-PMS ရုံးမှ တာဝန်ရှိသူများသည် ဟားခါး ဂိုဏ်းအုပ်သာ သနာ တောင်ပိုင်းရုံမှ ရဟန်းမင်းကြီးဆိုင်ရာ သာသနာပြု ကလေးသူငယ်များအသင်း၏ တာဝန်ခံ ဘုန်းတော်ကြီး LING HOMG LING ၏ဖိတ်ကြားချက်ဖြင့် မတ်လ (၁၃ မှ ၁၆) ရက်နေ့ထိ ဟားခါးဂိုဏ်းအုပ် သာသနာ တောင်ပိုင်းရုံရှိ ကလေးသူငယ်များနှင့် သွား ရောက်တွေ့ဆုံခဲ့သည်။ မတ်လ ၁၃-ရက် နေ့တွင် မင်းတပ်မြို့ စိန်ထရေဇာစီရင်စုမှ ကလေးသူငယ် (၂၀၀)ကျော်နှင့်၎င်း၊ မတ်လ ၁၄-ရက်တွင် မဒတ်ကျေးရွာ မယ်တော် ဘုရင်မစီရင်စုတွင် ကလေးသူငယ် (၁၀၀)

ခန့်နှင့်၎င်း၊ မတ်လ ၁၅-ရက်တွင် မင်းတပ် မြို့ရွှေ နှလုံးတော်စီရင်စုမှ ကလေးသူငယ် (၁၀၀)ကျော်နှင့်၎င်း၊ မတ်လ ၁၆-ရက်တွင် ထီးလင်းမြို့ အောင်သုခကျေးရွာ ယေဇူး ဘုရင်စီရင်စုမှ ကလေးသူငယ် (၈၀) ကျော် နှင့်၎င်း တွေ့ဆုံခဲ့သည်။ CBCM-PMS ရုံး တာဝန်ရှိသူများသည် စီရင်စုအသီးသီးမှ ကလေး သူငယ်များနှင့် တွေ့ဆုံရာတွင် ရဟန်းမင်းကြီးဆိုင်ရာ သာသနာပြုအသင်း များ အကြောင်းနှင့် ရဟန်းမင်းကြီးဆိုင်ရာ သာသနာပြု ကလေးသူငယ်များ အသင်း အကြောင်းများကို ဝေမျှဖို့ချခဲ့ပြီး သာသနာ ပြု ကလေးသူငယ်များအတွက် ဆက်လက် လုပ်ဆောင်ရမည့် လုပ်ငန်းများကိုလည်း



တာဝန်ရှိသူများနှင့် ဆက်လက် ဆွေးနွေးခဲ့ လည်း တက်ရောက် ခဲ့ကြသည်။
ISABELLA
များ သာမက မိဘများ၊ ဓမ္မဆရာ/ဆရာမများ

FONDACIO CLUB ပရဟိတအဖွဲ့၏ အလှူ

မတ်လ ၁၄ရက် ၂၀၂၀ ခုနှစ်တွင် FONDACIO CLUB ပရဟိတအဖွဲ့သည် သန်လျင်မြို့မှ ဆရာလေး ဒေါ်တေဇ ဦးဆောင်သော သီရိမင်္ဂလာ သီလရှင် စာသင်တိုက်ကျောင်းရှိ စာသင်သား ၃၉ ပါး (၃ တန်းမှ တက္ကသိုလ် အထိရှိ) ကို လှူဖွယ် ပစ္စည်းများ...ဆန်းဆီ၊ ဆပ်ပြာမုန့်များ လှူဒါန်းခဲ့ပါသည်။
XAVIER CLUB COORDINATOR MYANMAR



ဒေလာဆာ(DE LA SALLE) ဘရာသာများ၏ ဂျူဘီလီပိတ်ပွဲကျင်းပခြင်း



မတ်လ ၁၄ ရက်၊ စနေ နေ့ က ရန်ကုန်မြို့၊ စိန်မေရီကာသီဒြယ် ဘုရားကျောင်း၌ DE LA SALLE ဘရာသာများ၏ ဂျူဘီလီပိတ်ပွဲ ကျေးဇူးတင်မိတ္တူတရား ကို ဘားအံဂိုဏ်းအုပ်သာသနာ သာသနာပိုင် ဆရာတော် ဂျက်စတင်စောမင်းသိုက်မှ ဦးဆောင် တင်ပူဇော်ခဲ့ပါသည်။ မိတ္တူတရား အစတွင် ဘရာသာကြီးလှကပ်(စ်)မှ ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။ ဤကျေးဇူးတင် မိတ္တူတရားသည် ဒေလာဆာဆာလ်ဘရာအသင်းဂိုဏ်းကို တည်ထောင်ခဲ့သော စိန်ဂျွန်းဗတ္တိဒေလာဆာ ပျံလွန်တော်မူခြင်း (ကောင်းကင်ဘုံ၌ ထာဝရမွေးဖွားခြင်းခံရသော) အနစ် (၃၀၀) ပြည့် ဂျူဘီလီပိတ်ပွဲ မိတ္တူတရားဖြစ်ကြောင်း ၊ ပုပ်ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်မှ လည်း၊ ၂၀၁၉ ခုနှစ်ကို ဒေလာဆာဘရာသာများအတွက် ဂျူဘီလီနှစ်အဖြစ် သတ်မှတ်ပေးခဲ့ပြီး ဂုဏ်ပြုခဲ့ကြောင်း၊ ဂျွန်



ဗတ္တိဒေလာဆာသည် အသင်းဂိုဏ်း စတင် တည်ထောင်ခဲ့သည့် ၁၆၈၀ခုနှစ်မှ ပျံလွန်သည့် ၁၇၀၉ ခုနှစ်အထိ နှစ်ပေါင်း (၄၀) မှာ ညီအကိုမောင်နှမများ၏အတိုက်အခံပြုမှု၊ အသင်းတော်၏အာဏာပိုင်များ၏တိုက်ခိုက်မှု၊ ကဏ္ဍတူ ပညာရေး လုပ်ဆောင်နေကြသူများ၏ မကျေမချမ်းဖြစ်မှုစသော အခက်အခဲအမျိုးမျိုးကြားမှာ ဘုရားသခင်၏ ညင်သာ သိမ်မွေ့ပြီး မမြင်နိုင်သော ဦး



ဆောင်မှုနှင့်အတူ ပညာရေးလောကမှာ တစ်ခုပြီးတစ်ခု လုပ်ဆောင် လာနိုင်ခဲ့ကြောင်း၊ ပညာရေးကဏ္ဍ၌ ဒေလာဆာတီထွင်စမ်းသပ်မှုများထဲမှ အမှတ်တရ ယနေ့တိုင်ကျင့်သုံးနေသော အရာများမှာ ဘရာသာများကိုသာမက သာမန် လူပုဂ္ဂိုလ်များအတွက်ပါ ဆရာဖြစ်သင်တန်းများ တည်ထောင် ပေးခဲ့ခြင်း၊ လာတင်းဘာသာအစား မိခင်ဘာသာစကားဖြင့်စာသင်ကြားခြင်း၊ ကျောင်းသားတို့၏ ကိုယ်ပိုင်စွမ်းရည်အလိုက် အုပ်စုခွဲကာ အတန်းလိုက် ပညာသင်ကြားပေးခြင်းတို့အပြင် ဘာသာရေးပညာကို လောကီဘာသာရပ်များနှင့် အတူပေါင်းစပ် သင်ကြားပေးခဲ့ခြင်းများ ဖြစ်ကြောင်း၊ ဤအရာများကို ဒေလာဆာ မှ အသင်းတော်အား ပေးအပ်ထားခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် အမိအသင်းတော်မှ ဂျွန်းဗတ္တိ ဒေလာဆာလ်ကို ၁၉၀၀ပြည့်နှစ်၌ ရဟန္တာ အဖြစ်တင်မြှောက်ခဲ့ပြီး ၁၉၅၀၀၀ ကျောင်းဆရာ၊ ဆရာမများကို မိုင်းမ စောင့်ရှောက်သော ရဟန္တာအဖြစ် တင်မြှောက်ပေးခဲ့ကြောင်း ဝေမျှပြောကြားရင်း၊ နှစ် (၃၀၀)ပြည့် ဂျူဘီလီပိတ်ပွဲကို တစ်ကမ္ဘာလုံးရှိ ဒေလာဆာ ဘရာသာများနှင့်အတူ ဘုရားသခင်အား ချီးမွမ်းကျေးဇူးတင်ကြဖို့ ဖိတ်ခေါ်ခဲ့ပါသည်။ ဆရာတော်ကြီး ဂျက်စတင် စောမင်းသိုက်မှ အနစ် (၃၀၀) လုံးလုံးခံစားရရှိခဲ့သော ကျေးဇူးများအတွက် ကျေးဇူးဆပ်တင်ကြရန်၊ ကျွန်ုပ်တို့၏ ဦးကျောက်နှင့် နှလုံးသားအတွက် ပညာသင်ကြားပေးခဲ့သော ဒေလာဆာ ဘရာသာများအား ကျေးဇူးတင်ကြရန် ရည်ရွယ်ချက်ထားရှိလျက် မိတ္တူတရားကို ဦးဆောင်ပူဇော်ခဲ့ပါသည်။ ဩဂုတ်လ ၁၅ ရက်နေ့ ဒေလာဆာ အသင်းဂိုဏ်း နှင့် ဒေလာဆာ ဘရာသာများအား ကျေးဇူးတင်ကြောင်း၊ ဘရာသာတို့၏ကျေးဇူးကြောင့် ကျွန်ုပ်တို့သည် ယခုကဲ့သို့ ရပ်တည်နေနိုင်ခြင်း ဖြစ်ကြောင်း၊ ဒေလာဆာ ဘရာသာများနှင့် ဆရာ၊ဆရာမများသည် ကိုယ်နှင့်နီးစပ်သောသူကို ကိုယ်ရှင်ကဲ့သို့ ချစ်လော့ဟူသည့် ပညတ်ကိုနာခံခဲ့ကြကြောင်း မိန့်



ကြားခဲ့ပါသည်။ ၎င်းမိတ္တူတရား၌ ဆရာတော် ဂျက်စတင်စောမင်းသိုက်နှင့် ရဟန်းတော်များ၊ အသင်းဂိုဏ်းအသီးသီးမှ ဘရာသာများ၊ စစ္စတာများ၊ ဒေလာဆာ ဘရာသာများ၊ ကျောင်းသားဟောင်းများနှင့် လက်ရှိတွင် ပညာသင်ယူနေကြသော



ကျောင်းသူကျောင်းသားများ၊ အသိမိတ်ဆွေများပါဝင်ခဲ့ကြပါသည်။ ကြွ ရောက်လာကြသော ဧည့်သည်တော်များအား မိတ္တူတရားအပြီး၌ နေ့လည်စာဖြင့် တည်ခင်း ဧည့်ခံခဲ့ပါသည်။

OSC-MYANMAR (CBCM)



မြန်မာနိုင်ငံလုံးဆိုင်ရာ စိန်ဂျိုးဇက်ကက်သလစ်ရဟန်းဖြစ်တက္ကသိုလ် မိသားစုအသင်းဖွဲ့စည်းခြင်း



မြန်မာပြည်ကက်သလစ်သာသနာတော်အတွက် အနာဂတ်ရဟန်းတော်များကို မွေးထုတ်ပေးနေသော မြန်မာ နိုင်ငံလုံးဆိုင်ရာ စိန်ဂျိုးဇက်ရဟန်းဖြစ်တက္ကသိုလ် မိသားစု အသင်းကို မတ်လ ၁၄-ရက်နေ့ ညနေပိုင်းက ဖွဲ့စည်းခဲ့ ပါသည်။ ၎င်းအခမ်းအနားသို့ ဘားအံဂိုဏ်းအုပ်သာသနာမှ သာသနာပိုင်ဆရာတော် ဂျတ်စတင်စောမင်းသိုက်၊ ရန်ကုန် ဂိုဏ်းချုပ်သာသနာမှ လက်ထောက်ဆရာတော်ရွှန်စော ယောဟန်တို့နှင့်အတူ ရဟန်းဖြစ်တက္ကသိုလ်မှ ရဟန်း တော်များ၊ ဘာသာဝင်ညီအစ်ကိုမောင်နှမများ ပါဝင်တက် ရောက်ခဲ့ကြပါသည်။ အခမ်းအနားကို ဖာသာရ်ဩဂတ်(စ်) တင်းမှ အဖွင့်ဆုတောင်းမေတ္တာကိုဦးဆောင်ပေးခြင်း၊ ဘာ သာများ၏အဖွင့် သီချင်းသီဆိုခြင်း၊ ဖာသာရ်ဩဂတ်(စ်) သီချင်းစာချရဟန်းတော်များနှင့်မိတ်ဆက်ပေးခြင်းတို့ဖြင့်စတင်ခဲ့ပါ သည်။ ကျောင်းအုပ်ဘုန်းတော်ကြီးဖာသာရ် CYPRIAN အောင်ဝင်းမှ ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့် ရဟန်းဖြစ် တက္ကသိုလ်၏ အခြေအနေများကိုတင်ပြပေးခဲ့ပါသည်။ ဤ ရဟန်းဖြစ်တက္ကသိုလ်ကြီး ရေရှည်တည်တံ့နိုင်ရေးအတွက် အခက်အခဲများစွာရှိနေသည့်အပြင်၊ ရှေ့ဆက်ဖော်ဆောင်ရ မည့်မျှော်မှန်းချက်များလည်းရှိသေးကြောင်း ရဟန်းလောင်း ကျောင်းသားများအတွက် ပညာပေးရာတက္ကသိုလ်အဖြစ်မှ သုံးပါးသစ္စာခံသီလသည်များနှင့် ဘာသာသူများအတွက်ပါ ပညာပေးရာ တက္ကသိုလ်တစ်ခုဖြစ်လာစေရန် ရည်မှန်း



ချက်ရှိကြောင်း၊ သာသနာတော်အတွက် အဘယ်ကဲ့သို့ရက် ရောရမည်၊ ပါဝင်ရမည်ကို သိမြင်မှုသည် အဘယ်မျှ နက် ရှိုင်းသည်ကို တွေ့ရ၍ တစ်ဦးစီတိုင်းကို အထူးကျေးဇူးတင် ကြောင်း၊ ဤရဟန်းဖြစ်တက္ကသိုလ်သည် ၁၉၅၇ ခုနှစ် စက် တင်ဘာလမှစတင်ဖွင့်လှစ်ခဲ့ရာ (၆၃)နှစ်တာကာလအတွင်း ဆရာတော် (၂၄)ပါး၊ ရဟန်းတော်အပါး (၁၀၆၀)ကိုမွေးထုတ် ပေးခဲ့ပြီးဖြစ်ကြောင်း၊ လက်ရှိခေတ်ကာလမှာ ဆက်လက် ရပ်တည်နေနိုင်ရန် အခက်အခဲများလာနေပြီဖြစ်ကြောင်း၊ ဤအခြေအနေများကို ကျော်လွှားနိုင်ရန် ဘာသာသူတို့၏ ကူညီပံ့ပိုးပေးမှုများ၊ ဆုတောင်းခြင်းများ ပို၍လိုအပ် လာပြီ ဖြစ်ကြောင်း၊ ရဟန်းဖြစ်တက္ကသိုလ်မှရဟန်းတော်များနှင့် ဘာသာများ အားလုံးတို့သည်လည်း နေ့စဉ် ဆုတောင်းပေး



နေကြပြီး အထူးသဖြင့် တနင်္လာနေ့တိုင်းမှာ စုပေါင်းမေတ္တာ တရားပူဇော်ခြင်းဖြင့် ဆုတောင်းပေးလျက်ရှိကြောင်း၊ ဘာ သာသူများနှင့်ခမ္မပညာဘာသာရပ်များရင်းနှီးမှုရှိလာစေရန် အပတ်စဉ် ပို့ချပေးသော "ခမ္မပညာနှင့် ခရစ်ယာန် အသက် တာ" ဆိုသည့်ပို့ချချက်ကိုနှစ်နှစ်ကာကြီးစားခဲ့ကြောင်း၊ ၎င်းနောက် သစ္စာသုံးပါးခံသီလသည်များနှင့် ဘာသာသူ တို့အတွက် 'ဒီပလိုမာ'သင်တန်းဖွင့်လှစ်နိုင်ခဲ့ပြီး ပထမဆုံး ဖွင့်လှစ်သောနှစ်၌ပင် (၄၆)ဦးတက်ကြွစွာပါဝင်တက်ရောက် ခဲ့ခြင်းသည် အားရစရာဖြစ်ကြောင်း နောက်ထပ်ပန်းတိုင်မှာ သစ္စာသုံးပါးခံသီလသည်များနှင့် ဘာသာသူတို့ ပါဝင်တက် ရောက်နိုင်သော တက္ကသိုလ်အဆင့်ထိ ရောက်ရှိလာရန် ရည်ရွယ်ထားလျက်ပြင်ဆင်နေကြောင်း၊ လိုအပ်ချက်များ လည်းများစွာရှိနေကြောင်း အကျယ်တဝင့် ပြောကြားခဲ့ပါ သည်။ ဆက်လက်၍ ဆရာတော်ရွှန်စောယောဟန်မှလည်း သူ၏ရဟန်းဖြစ်သင်ကျောင်းသား အသက်တာကိုဝေမျှ ပေး ရင်း ပါဝင်တက်ရောက်လာသူတို့အား အားပေးစကား ပြော ကြားခဲ့ပါသည်။ ရဟန်းဖြစ်ရန် မိမိတို့သားများအား လှူဒါန်း ပေးသော မိဘများ၊ ဆုတောင်းခြင်းဖြင့် ပံ့ပိုးပေးနေကြသော ဘာသာသူလူကြီးလူငယ်၊ တောရော၊ မြို့ပါ အားလုံး၊ အား လုံးကို ကျေးဇူးတင်ကြောင်း တတ်နိုင်သည့်ဘက်မှ ပါဝင် လှူဒါန်းမှုပြုသူ အယောက်စီတိုင်းအားလည်း အထူးပင် ကျေးဇူးတင်ကြောင်း ဆရာတော်ပြောကြားခဲ့ပါသည်။ အခမ်းအနားအစီအစဉ်အရ ဦးရွှန်အောင်ဇော်ဦးမှ ဦးဆောင် ၍ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဖြစ်ပေါ်လာပုံ၊ အမှုဆောင် အဖွဲ့၌ပါဝင်ကြသူများစာရင်းတို့ကို ဖတ်ကြားပေးပြီး ပါဝင် တက်ရောက်လာကြသော အမှုဆောင်များ နှင့် မိတ် ဆက် ပေးခဲ့ပါသည်။ ၎င်းနောက် ဖာသာရ် RAYMOND ဝေလင်း ထွန်းမှ ကျောင်းတော်ကြီးအတွက် အနာဂတ်တွင်

ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များအား ရှင်းလင်း တင်ပြ ပေးခဲ့ပါသည်။ အလှူရှင်များ၏ ရင်တွင်းဖြစ်စကား ပြောကြား ခြင်းအစီအစဉ်ကို FR. JOHN လွမ်းမိုးနိုင်မှ ဦးဆောင်ပေးပြီး၊ ဒေါ်နန်း၊ ဦးဂျိုးဇက်ဝင်းလှိုင်ဦး နှင့် ဦး ALPHONSE ကျော်မင်း တို့မှ ရင်တွင်းဖြစ်စကားများပြောကြားကာ ၎င်းတို့၏ ရက် ရောသောစေတနာနှင့် ပါဝင်သော အလှူဒါနတို့ကို ဝေမျှ ခဲ့ပါသည်။ အစီအစဉ်အရ ဖာသာရ် BRAIN ဗညားမှ အလှူရှင် များ၏ သဒ္ဓါရက်ရောမှုကို ဖိတ်ခေါ်ခြင်းနှင့် အလှူရှင်များ



အတွက် ဆုတောင်းပေးခြင်း၊ အလှူထည့်ဝင်ခြင်း၊ ဘာသာ များမှ အပိတ်သီချင်းသီဆိုခြင်း၊ ဆရာတော်ကြီးများ၏ ကောင်း ချီးမင်္ဂလာခံယူခြင်းတို့ဖြင့် အခမ်းအနား အစီအစဉ် များကို အဆုံးသတ်ကာ မှတ်တမ်းတင်ခါတ်ပုံများ ရိုက်ကူးခဲ့ကြပါသည်။ ထို့နောက် ရဟန်းဖြစ်တက္ကသိုလ်မှ တည်ခင်းသောညစာကို အားလုံးအတူတကွ သုံးဆောင်ကြ ကာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်ရဟန်းဖြစ် တက္ကသိုလ်မိသားစု အသင်းဖွဲ့စည်းခြင်းအစီအစဉ်အောင် မြင်စွာပြီးဆုံး ခဲ့ပါသည်။

OSC-MYANMAR (CBCM)



မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာမှ ငါးနှစ်တာ အတွက် သာသနာတော်၏ စီမံကိန်းများ ရေးဆွဲခြင်း။



၂၀၂၀ ခုနှစ် ၊ မတ်လ (၂-၃) ရက်နေ့များက မန္တလေး ကက်သလစ် ဂိုဏ်းချုပ်သာသနာမှ သာသနာတော်၏ ငါးနှစ်တာ "သာသနာတော်၏ စီမံကိန်းများ" ကို ဂိုဏ်းချုပ်ဆရာတော်ကြီးအပါအဝင် မန္တလေးကက်သလစ် သာသနာမှ ဘုန်းတော်ကြီးများ စုပေါင်း၍ ဒုတိယအကြိမ် ရေးဆွဲခြင်းကို လုပ်ဆောင်လျက်ရှိပါသည်။ ဂိုဏ်းချုပ် ဆရာ

တော်ကြီး မာကုတင်ဝင်းမှ အဖွင့်အမှာစကားပြောကြားရာ၌ "ကျွန်ုပ်တို့ မန္တလေး ကက်သလစ် သာသနာတော်ကြီး ဘယ် ကို သွားနေပါသလဲ။ နောက် ငါးနှစ်နေရင် ဘယ်ကို ရောက် ချင်ပါသလဲ။ ထိုနေရာ ထိုအခြေအနေသို့ ရောက်ရန် ဘာတွေ လိုမလဲ။ ထို လိုအပ်ရာများမှာ အားသာချက်၊ အားနည်းချက် တွေကို ထည့်သွင်းစဉ်းစားပြီး မန္တလေးသာသနာ တစ်ခုလုံး အတွင်းရှိ ဆရာတော် ၊ ဘုန်းတော်ကြီးများ၊ သီလရှင်များ၊ ဓမ္မဆရာ/ဓမ္မဆရာမများ၊ ဘာသာဝင်များ အားလုံးပါဝင်ဖို့ စီစဉ်ထားကြောင်း ၊ ထိုသို့ စီစဉ်ခြင်းမှာလည်း သာသနာ တစ်ခုလုံးက ထိုစီမံကိန်းသည် ၎င်းတစ်ဦးစီ၏ စီမံကိန်း၊ ၎င်း တစ်ဦးစီ၏ ဦးတည်ချက်နှင့် သန္နိဋ္ဌာန် အဖြစ် ပိုင်ဆိုင်ကြကာ တစ်ဦးမကျန် ပါဝင်ဆောင်ရွက် လုပ်ကိုင်ပေးဆပ် ရမည့် အ ကြောင်း၊ အားလုံးပါဝင်နိုင်ရန်လည်း အလှည့်ကျ ခေါ်ငင် ပါဝင်စေမည် " ဖြစ်ကြောင်း များကို ပြောကြားခဲ့ပါသည်။ အဆိုပါစီမံကိန်းများသည် ငါးနှစ်တာ စီမံကိန်းဖြစ်တယ်လို့ သိရှိရပါသည်။ မန္တလေးသာသနာတော်၏ ဦးတည်ချက် (VISION) နှင့် မန္တလေးသာသနာတော်၏ သန္နိဋ္ဌာန် (MIS-

SION) များကိုလည်း ရေးဆွဲပြီးဖြစ်ပါသည်။ ဆက်လက်၍ ဒုတိယအကြိမ် ၊ ဒုတိယနေ့အဖြစ် ထိုဦးတည်ချက်သို့ ရောက် ရှိရန် သန္နိဋ္ဌာန်များဖြင့် အကောင်အထည်ဖော်ရာ၌ (SWOT) အခွင့်အလမ်းနှင့်စိန်ခေါ်မှုများကို ရှာဖွေဖော်ထုတ်ကြပါ သည်။ ဤ သာသနာတော်၏ စီမံကိန်းရေးဆွဲခြင်းကို MR. JOSEPH (CARITAS AUSTRALIA), FR. BOSCO BO BO (SDB) , FR. CYRIL MYINT SOE တို့မှ ဦးဆောင်ကူညီပေးနေကြောင်း သိရှိရပါသည်။

PINKY (OSC-MDY)



မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ၌ အထူးအစီအစဉ်အနေဖြင့် ကလေးများအား နွေရာသီဘုရား စကားသင်ကြားခြင်း လုပ်ဆောင်နေမှုများကို ဆရာတော်ကြီး မာကုတင်ဝင်းကိုယ်တိုင် လှည့်လည်အား ပေးကြည့်ရှုခဲ့ခြင်း။

(၁၀.၃.၂၀၂၀) မန္တလေးကက်သလစ် ဂိုဏ်းချုပ် သာသနာပိုင်ဆရာတော်ကြီး မာကုတင်ဝင်း ၏ လမ်းညွှန်ချက်အတိုင်း နွေရာသီ ဘုရားစကားသင်တန်းများကို မတ်လ(၉) ရက်နေ့မှ စတင်၍ မန္တလေးသာသနာ အတွင်းရှိ သာသနာအုပ်စု အသီးသီး၌ ကျောင်းထိုင် ဘုန်းတော်ကြီးများနှင့် အတူ သီလရှင်များ ၊ ဓမ္မဆရာ/မ များ နှင့် လူငယ် များမှ တတ်ကြွစွာဖြင့် ဝိညာဉ်ရေးနှင့် အထွေထွေ ဗဟုသုတဆိုင်ရာများကို သင် ကြားလျက်ရှိနေပါတယ်။ ဂိုဏ်းချုပ်ဆရာ တော်ကြီး မာကုတင်ဝင်းသည် ၎င်း၏ နွေ ရာသီဘုရားစကားသင်ကြားရေး အထူးအား ပေး လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက် နေကြသည့် မန္တလေးမြို့ပေါ်ရှိ (ရွှေနန်း တော် ကက်သီဒြယ်၊ စိန့်ဂျိုးဇက်-လဖုန်း ၊ စိန့်မိုက်ကယ်-သံဝင်း၊ စိန့်ဇေးဗီးယား) စသည့် ဘုရားကျောင်းများသို့ (၁၀.၃. ၂၀၂၀)နံနက်ပိုင်းက ဘုရားစကားသင်ကြား ပေးသူများနှင့် ဘုရားစကား သင်ကြားနေ သည့် ကလေးများဆီသို့ သွားရောက် အား ပေး ကြည့်ရှုခဲ့ပါသည်။ စိန့်ဂျိုးဇက်နှင့် စိန့်မိုက်ကယ် သာသနာအုပ်စု၌ ကလေး ငယ်ပေါင်း အယောက် (၇၀)ကျော် ပါဝင်တက် ရောက် ကြပြီး၊ ကက်သီဒြယ်၌ ကလေးငယ် ပေါင်း အယောက် (၄၀) ကျော် ၊ စိန့်ဇေး

ဗီးယား၌ ကလေးငယ်ပေါင်း အယောက် (၃၀) ကျော်လာရောက်တက်ရောက်လျက်ရှိ သည်ကို တွေ့ရှိခဲ့ရပါသည်။ အဆိုပါ ဘုရားစကား သင်ကြားခြင်း၌ စက္ကရမင်တူး ဆိုင်ရာများ၊ သမ္မာကျမ်းစာဆိုင်ရာများ ၊ ကက်သလစ် အသင်းတော်၏ သမိုင်း ကြောင်းများနှင့် ဘုရားသီချင်းများကို သင် ကြား ပို့ချပေးတယ်လို့လည်းသိရှိခဲ့ရပြီး စိန့်ဇေးဗီးယား ဘုရားကျောင်း၌ ကလေး ငယ်များအား ဝိညာဉ်ရေးဆိုင်ရာ ဘုရား စကား သင်ကြားပေးခြင်း အပြင် အင်္ဂလိပ် စကားပြော သင်ကြားပေးခြင်းလည်း ပါဝင် တယ်လို့ သိရှိရပါသည်။ သာသနာအုပ်စု အသီးသီး၌ ဘုရားစကား သင်ကြားခြင်းကို နံနက်(၈:၃၀)မှ နေ့လည် (၁၂:၀၀)ထိ သင်ကြားပေးလျက်ရှိပြီး၊ စိန့်မိုက်ကယ် သံဝင်း သာသနာအုပ်စု၌ နံနက် (၈:၃၀) မှ ညနေ (၃:၀၀) နာရီထိ သင် ကြားပေးသွား မည် ဟု လည်း သိ ရှိ ရ ပါ သည်။ အ ဆို ပါ နွေရာသီ ဘုရားစကား သင်ကြားခြင်းအား ကလေးငယ်များ ဘာသာတရား ရေးဆိုင်ရာ အသိအမြင်များ ပိုမိုသိရှိ နားလည်လာရေး အတွက် တစ်လတာ အထူးသင်ကြားခြင်း ဖြစ်ကြောင်းသိရှိရပါသည်။

PINKY (OSC-MDY)



ဆရာတော်ကြီး မာကုတင်ဝင်းမှ ရွှေကြာတန်း ၊ ကံထူးမ ၊ လမ်းဆုံ သာသနာအုပ်စုများဆီသို့ သိုးထိန်းခရီးသွားရောက်ခြင်း။



(၂၂.၃.၂၀၂၀)

မန္တလေးကက်သလစ် ဝိုက်ချုပ် သာသနာ ချောင်းရိုး ကျေးရွာအုပ်စု အနီးရှိ ရွှေကြား တန်း သာသနာအုပ်စုသို့ မတ်လ (၂၂) ရက်နေ့ နံနက်က ဆရာတော်ကြီး မာကုတင်ဝင်းသည် ဘာသာတူ သားသမီး များအား သွား ရောက် ကြည့်ရှုခဲ့ပါသည်။

ဘာသာတူ သားသမီးများမှလည်း ဆရာတော်ကြီး၏ ညွှန်ကြားချက် များအတိုင်း ဆရာတော်နှင့်တကွ ရဟန်းတော်များအား လက်ဆွဲ နှုတ်ဆက် ခြင်းအစားလက်အုပ် ချီလျက် ဂါရဝပြု နှုတ်ဆက် ကြိုဆိုခဲ့ပါသည်။ ထို့နောက် ဆရာတော်ကြီးမှ ရွှေကြာ တန်းရှိ ဘာသာ တူများအားဝိညာဉ်ရေးနှင့် ကာယရေးဆိုင် ရာ ညွှန်ကြားချက်များကို

ရှင်းလင်းပြောကြား၍ ဘာသာတူ သား သမီးများမှလည်း ယခုလက်ရှိ မတ္တမတရား ပူဇော်လျက်ရှိနေသော ပျဉ်ထောင်ဘုရား ကျောင်းဆောင်လေးနှင့် ဘာသာတူများ မဆန့်တော့သည်အကြောင်းများကို ဆွေး နွေးတင်ပြခဲ့ကြ ပါသည်။ ရွှေကြာတန်းရွာသို့ ချောင်းရိုးတွင် တာဝန်ကျသော ကျောင်း ထိုင် ဘုန်းတော်ကြီးမှ အပတ်စဉ် တနင်္ဂနွေ နေ့တိုင်း မတ္တမ တရား သွားရောက်ဟော ကြားပေးခြင်းဖြစ်သည်ဟု သိရှိရပါသည်။ ဝါကျွတ် ပွဲတော်နှင့် ခရစ္စမတ် အချိန်အခါ များ၌မူ ချောင်းရိုးသို့ မတ္တမတရား သွား ရောက်ပါဝင်ကြရခြင်း ဖြစ်ကြောင်းသိရှိရ ပါသည်။ ထို့နောက် ဆရာတော်ကြီးသည် ရွှေကြာတန်းမှ ကံထူးမသို့ ဆက်လက် ထွက်ခွာလာခဲ့ပါသည်။ ကံထူးမ ကျေးရွာ၌ လည်း ဘာသာတူ (၃၀) ဝန်းကျင်ရှိ၍ ဘာသာတူ တစ်ဦး၏ အိမ်၌ အပတ်စဉ်စု၍ တန်ဆည် လမ်းဆုံမှ ကျောင်းထိုင် ဘုန်း တော်ကြီးမှ မတ္တမတရား လာရောက် ဟောကြားပေးခြင်း ဖြစ်ကြောင်း သိရှိရပါ သည်။ အဲ့ဒီနောက် ဆရာတော် ကြီးသည် ကံထူးမရွာမှ တန်ဆည် လမ်းဆုံသို့ ဆက်

လက် ထွက်ခွာလာ၍ လမ်းဆုံရှိ နေမ ကောင်းသော လူနာများထံသို့သွား ရောက် ကောင်းချီပေး၍ လမ်းဆုံတွင် တနင်္ဂနွေနေ့ မတ္တမတရားတော်မြတ်ကို အတူတကွ ပူဇော် ခဲ့ပါသည်။ မတ္တမတရား မစတင်မီ ကိုရိုနာ ဗိုင်းရပ် ကာကွယ်ခြင်းဆိုင်ရာ ဝိညာဉ် လမ်းညွှန် ချက်များကို ပြောပြ၍ လက်ဖြင့် ကိုယ်တော်မြတ်ပင့်ယူနည်းများကို ဆရာ တော် ကိုယ်တိုင် သင်ကြားပြသပေးခဲ့ ပါသည်။ ထို့နောက် ညပိုင်းတွင် လမ်းဆုံရှိ သာသနာ အကျိုးတော်ဆောင် အဖွဲ့ဝင် များနှင့်တွေ့ဆုံ၍ လမ်းဆုံသာသနာ၏ ဝိညာဉ်ရေးပိုင်းနှင့် သာသနာဖွံ့ဖြိုး တိုး တက်ရေးအတွက် လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြပါသည်။ အဲ့ဒီနောက် (၂၃) ရက်နေ့တွင် လမ်းဆုံမှ မန္တလေး မြို့သို့ ပြန်လည် ထွက်ခွာလာခဲ့ကြပါသည်။

PHOTOS NEWS BY - PINKY



စိန့်ဂျိုးဇက်ပွဲတော် (မန္တလေးမြို့)

စိန့်ဂျိုးဇက်ပွဲတော် အလံတင်ခြင်းနှင့် နိဗ္ဗိနားပထမနေ့ မတ္တားတရားတော်မြတ်အား မန္တလေးမြို့လမ်း (၈၀၊ ၃၄နှင့်၃၅) ကြားရှိ စိန့်ဂျိုးဇက် ဘွဲ့အမည်ခံ ဘုရားကျောင်း၌ (၁၀.၃.၂၀၂၀) ရက်နေ့ ညနေ (၅း၀၀)နာရီက ကျင်းပြုလုပ်ခဲ့ပါသည်။ဂိုဏ်းချုပ်ဆရာတော်ကြီးမာကတင်ဝင်း၊ ကျောင်းထိုင်ဘုန်းတော်ကြီး FR.PAULသက်ခိုင်နှင့် အတူ ဘုန်းတော်ကြီး (၅)ပါး ပါဝင်ပူဇော်ခဲ့ပါသည်။ မတ္တားတရား တော်မြတ်အား ဆရာတော်ကြီးကိုယ်တိုင် ဦးဆောင်ခဲ့ရာ ဆရာတော်ကြီးမှ ဩဝါဒတရား ရေအေးတိုက်ကျွေးရာ၌ " စိန့်ဂျိုးဇက်သည် ဘုရားသခင်၏ အစေခံ ကောင်းတစ်ဦးအဖြစ် ကျမ်းစာတော်မြတ်၌ မြင်တွေ့ရကြောင်း၊ အပင်သန့်ကြောင်း မသန့်ကြောင်း သိချင်ရင် ထိုအပင်ကသီးတဲ့အသီး၊ ပွင့်တဲ့အပွင့်ကို ကြည့်ပါက သိနိုင်ကြောင်း၊ သခင်ယေရှုကို ကြည့်ပါက ၎င်း၏ အုပ်ထိန်းသူအား မြင်တွေ့နိုင်ကြောင်းများကို မြွတ်ကြားတော်မူခဲ့ပါသည်။ ဆက်လက်၍ လည်း ဆရာတော်ကြီးက စိန့်ဂျိုးဇက်သည် ဘုရားသခင်၏ အစေခံကောင်းတစ်ယောက်ဖြစ်ကြောင်း၊ သူ၏ဘဝအား ဘုရားသခင်ထံ တိုင်တည်



၍ သစ္စာရှိရှိ တည်တည်ကြည်ကြည် လုပ်ဆောင်ခဲ့သူဖြစ်ကြောင်း၊ သူ့ဘဝကို နိမ့်ချစွာဖြင့် အသက်ရှင်ရင်း မြင့်မြတ်အောင် လုပ်ဆောင်ခဲ့သူဖြစ်ကြောင်း၊ သူ့ဘဝ၊ သူ့အဆုံးအမများအားဖြင့် ဖခင် ကောင်းတစ်ဦး၊ အိမ်ထောင် ဦးစီးကောင်းတစ်ဦး၊ ဝိသယူဖြစ်ခဲ့ကြောင်း၊ သူတတ်ကျွမ်းသည့် လက်သမားအလုပ်ဖြင့် တာဝန်ယူတတ်သူ၊ တာဝန်ခံတတ်တဲ့သူ၊ တာဝန်ကျေပွန်တဲ့ ဖခင်တစ်ဦးဖြစ်ကြောင်း၊ သူ၏ အလုပ်ကို ရိုသေ၍သူ၏ဇနီးနှင့်သူ၏သားတော်ဘုရားအပေါ် တာဝန်ကျေခဲ့သည့် ဖခင်ကောင်းတစ်ဦးဖြစ်ခဲ့ကြောင်း " များကို မြွတ်ကြားတော်မူခဲ့ပါသည်။ အဲဒီနောက် မတ္တားတရားတော်မြတ်ကို ဆက်လက် ပူဇော်ခဲ့ကြပါသည်။ မတ္တား တရားတော်မြတ်အပြီး၌ စိန့်ဂျိုးဇက်

နိဗ္ဗိနားကို ရွတ်ဆိုခဲ့ကြပါသည်။ စိန့်ဂျိုးဇက် နိဗ္ဗိနားအား ညနေ (၅း၀၀) နာရီတိုင်း

ကိုးရက်တိုင်တိုင် လုပ်ဆောင်သွားမည် ဖြစ်ပြီး ပွဲတော်နေ့ မတ္တားတရား တော်မြတ်အား (၁၉.၃.၂၀၂၀) ရက်နေ့ (ကြာသပတေးနေ့) နံနက် (၇)နာရီ အချိန်တွင် စိန့်ဂျိုးဇက်ပွဲတော်ကို ကျင်းပခဲ့ရာ ကျောင်းထိုင်ဘုန်းတော်ကြီး မာသာရ်သက်ခိုင်မှ မတ္တား တရားတော်မြတ်ကိုဦးဆောင်၍ မာသာရ် ဘော်စကိုဘိုဘိုမှ ဩဝါဒတရားရေအေး ကို တိုက်ကျွေးခဲ့ပါသည်။

PHOTOS NEWS BY - PINKY



တောင်ကြီးဂိုဏ်းချုပ်သာသနာ၊ တောင်ကြီးဇုံ ရဟန်းမင်းကြီးဆိုင်ရာသာသနာပြု ကလေးသူငယ်သင်တန်း အမှတ်စဉ်(၄)

တောင် ကြီး ဂိုဏ်း ချုပ် သာ သ နာ၊ တောင်ကြီးဇုံ ရဟန်းမင်းကြီးဆိုင်ရာသာသနာပြုကလေးသူငယ်သင်တန်း အမှတ်စဉ်(၄) နှင့် သာသနာပြု ကလေးတာဝန်ခံ ဘုန်းတော်ကြီး ပေတြူးဖိုးတူးအား တာဝန်လွှဲအပ်ခြင်း အစီအစဉ် နှင့်အတူ (၈.၃..၂၀၂၀ မှ ၁၄.၃. ၂၀၂၀) အထိ (၅)ရက် တာဝန်ခံကို တောင်ကြီးမြို့ ကက်သလစ် ဓမ္မာရုံ၌ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြပါ

သည်။ ၎င်းသင်တန်းကို REV. FR. ဂျိုးပီးနီ မောင်နီ၊ REV. FR. ပေတြူးဖိုးထူး၊ REV. FR.ဝီတာမောင်ပိန့်၊ REV. FR. ဖရန့်စစ် အောင်ကျော်၊REV. FR. မာတီးယာ အိုင်ကော်၊ SR. ထွေးလေး(ZSLF)၊ SR. မားရ်တာ(ZSLF)၊ SR.TERESAJOE(ZSLF) ၊ SR.မာရီယာ(SC-CG)၊SR.နာတာလင်းနာကေသီဝင်း(ZSLF)၊ SR.ခရစ္စတင်းထန်ဇော်(ISR)၊ တောင်ငူသာသနာမှ သာသနာပြု ကလေးတာဝန်ခံ SR.

ဘက်နက်ဒက်မြတ်နင်းနွယ်(ISR) REV.FR. ROBERTNGAIRIမှ တရားရေအေး တိုက်ကျွေးပေးခြင်း ၊ သမ္မာကျမ်းအဖွဲ့မှ ဆရာဦးစိုင်းရှန်၊ ဒေါ်ဇော်စီစီ၊TEACHER'SASSOCIATIONမှ ဆရာမဒေါ်လီလီ၊ ဆရာမဒေါ်မေရီစိ၊ ကျန်းမာရေးကော်မရှင်မှ ဆရာမဒေါ်အဲလစ္စဘက်၊ ဆရာမ ဒေါ်နန်းဂျာတို့မှ ဝေမျှပို့ချပေးပြီး MOTHER ROSETTE MUTA မှ ဦးဆောင်ပေး ကာ သီလရှင် ဝင်လိုသူများနှင့်

မိခင်အဖွဲ့တို့မှ ကလေးများ အတွက်ပြင်ဆင်ချက်ပြုတ် ဧည့်ခံကျွေးမွေးပေးခဲ့ကြပါသည်။ ပါဝင် တက်ရောက်လာသော ကလေးသူငယ်များ (၂၀၄)ဦးရှိပါသည် ။

REV.FR.GIOVANNI MAUNG NI (တောင်ကြီး)



တောင်ငူသာသနာ ကက်သလစ်လူငယ်များအတွက် နွေရာသီရက်တိုသင်တန်း



တောင်ငူသာသနာ ငှက်ပျော တောတိုက်နယ် ဗဟန်းကျေးရွာတွင် ကက်သလစ်လူငယ်များအတွက် နွေရာသီရက်တိုသင်တန်းအား မတ်လ ၁၂နေ့မှ ၁၅ရက်နေ့အထိ သုံးရက်တိုင်ကျင်းပပြုလုပ်ပေးခဲ့သည်။ အဆိုပါသင်တန်းကို FR. RUBY, FR. MYIT THEIN, SR. JUDIT, SR. ဇိုဝါးနာ FR. ငြိမ်းမင်းသူ, FR. RICHARD, FR. JOHN PAUL သာသနာ အာမခံလူငယ်များနှင့် တိုက်နယ်အာမခံလူငယ်များမှဦးစီးကျင်းပခဲ့သည်။ ထိုသင်တန်းတွင် သမ္မာကျမ်းစာအကြောင်းပို့ချခြင်း၊ လူကုန်ကူးမှုတိုက်ဖျက်ရေးအကြောင်းများနှင့်လူငယ်များအတွက်

လိုအပ်သည့် ဓမ္မဗဟုသုတများ သင်းကြားပို့ချပေးခဲ့သည်။

ဒက်ဇူးမယ် (ISR)



ပုသိမ်ရိုက်အုပ်သာသနာ၏ မီဒီယာအသင်းအဖွဲ့ကြီး ဖွဲ့စည်းခြင်း (သို့မဟုတ်) ပုသိမ်ရိုက်အုပ်သာသနာလုံးဆိုင်ရာ မီဒီယာသင်တန်းကျင်းပခြင်း



၀-၆/ရုပူ၁၃၁

ပရမ်းဓမ္မာဒါးထွန်းပိဗ္ဗိ

သင်တန်း၏ရည်ရွယ်ချက်မှာ- အရပ်ဖက်အခြေပြု ကက်သလစ်သာသနာ သတင်းသမားများ ပြုစုပျိုးထောင်ရန်၊ ကျောင်းထိုင်သာသနာအခြေပြု သာသနာသတင်းများ ဗဟိုလုပ်သည့်အချိန်မီ ပို့နိုင်ရန်၊ အင်အားကောင်းသောသာသနာ OFFICE OF SOCIAL COMMUNICATION(OSC) ဖြစ်လာရန်တို့ဖြစ်သည်။ သင်တန်းသူ၊သင်တန်းသားများမှာ ထိုသင်တန်းကာလ (၆)ရက်တွင် နေ့စဉ်မိတ္တူတရားတွင် ပုထေရ်ပစ္စည်းများဆက်ကပ်ခြင်း နှင့် သတင်းရေးခြင်းများပြုလုပ်ခဲ့ကြပါသည်။

မတ်လ(၃)ရက်နေ့တွင် FR. WILLIAM SOE ဦးဆောင်ကာ MESSANGER GROUP များဖွဲ့ခြင်းပြုလုပ်သည်။ (၆)ရက်နေ့ သင်တန်းဆင်းပွဲနေ့တွင် သင်တန်းကာလအတွင်း ထူးချွန်သူများကိုဆုပေးခြင်း၊ သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်း၊ သင်တန်းဦးစီး FR. WILLIAM SOE မှ သာသနာအသီးသီးမှ သာသနာ့သတင်းထောက်လေးများအား ကျေးဇူးတင်စကားနှင့် မှာကြားချက်များပြောကြားခြင်း၊ သင်တန်းသူ၊ သင်တန်းသားများ၏ အကပဒေသများဖော်ပြခြင်းနှင့် အခမ်းအနားအဆုံးတွင် ဘုန်းတော်ကြီးများ၏အပိတ်ကောင်းချီးပေးခြင်း များပြုလုပ်သည်။ ထိုအခမ်းအနားသို့ မရမ်းချောင်းရွှေနန်းတော်ရဟန်းဖြစ်သည့် ကျောင်း၏ ကျောင်းထိုင် ဖာသာရိမိုက်ကယ်ငွေငွေမှ တက်ရောက်အားပေးချီးမြှင့်ခဲ့သည်။ (၇)ရက်နေ့ နံနက်(၉)နာရီတွင် FR. WILLIAM SOE ဦးဆောင်သော မီဒီယာအဖွဲ့သား(၃၃)ဦးမှ ပထမခြေလှမ်းအနေဖြင့် ကျိုက်လတ်သာသနာ ပျဉ်းကတိုးချောင်းကျေးရွာတွင် ကျင်းပသော ပုသိမ်ရိုက်အုပ်ဆရာတော်ကြီး ဂျွန်မန်းဆိန်းဟိုနှင့် ဘုန်းတော်ကြီး(၅)ပါး၏ ရဟန်းဝါတော်ဂျူဘီလီသို့ သွားရောက်သတင်းယူခြင်းများပြုလုပ်ခဲ့သည်။

PATHEIN(OSC)

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ကက်သလစ်ရိုက်အုပ်သာသနာမရမ်းချောင်း၊ ရွှေနန်းတော်အခြေခံ ရဟန်းဖြစ်သည့်ကျောင်း၌ ၂၀၂၁ခုနှစ်၊ မတ်လ (၁)ရက်မှ (၆)ရက်နေ့အထိ OFFICE OF SOCIAL COMMUNICATION PATHEIN (OSC) မှ ကြီးမှူးကျင်းပသော ပုသိမ်ရိုက်အုပ် သာသနာ လုံးဆိုင်ရာ မီဒီယာသင်တန်း(FORMING AND FUNCTIONING DIOCESAN MEDIA GROUP)ကို (၆) ရက်တာ ကျင်းပပြုလုပ်ခဲ့ပါသည်။

ထိုသင်တန်းကို ရန်ကုန်မြစ်မခ မီဒီယာ ဆရာမမေသကြိန်ဟိန်မှ သုံးရက်တာနှင့် အမြဲစိမ်းဂျာနယ်မှ အယ်ဒီတာချုပ်ဦးအေးချမ်းဟိန်မှ နှစ်ရက်တာ လာရောက်ပို့ချသည်။ ထိုသင်တန်းသို့ သာသနာပေါင်း(၃၂)ခုမှ မီဒီယာကိုစိတ်ဝင်စားသော သာသနာအသီးသီးမှ ကိုယ်စားလှယ်(၄၀)ဦးတက်ရောက်ခဲ့ကြပါသည်။



ပုသိမ်ရိုက်အုပ်ဆရာတော်နှင့် ဘုန်းတော်ကြီး(၅)ပါး၏ ရဟန်းဝါတော် ဂျူဘီလီကျင်းပခြင်း



ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီး ထောင့်မြို့နယ်၊ ကျိုက်လတ်သာသနာ၊ ပျဉ်းကတိုးချောင်ကျေးရွာ၌ ပုသိမ်ရိုက်အုပ်ဆရာတော် ဂျွန်မန်ဆိန်းဟီနှင့် ပုသိမ်ကာသီဒြယ်ကျောင်းထိုင် ဖာသာရ်ဖိလစ်စိုးဝင်းတို့၏ ရဟန်းဝါတော်(၃၀)နှစ်ပြည့်နှင့် ဘုန်းတော်ကြီး(၄)ပါး၏ ရဟန်းဝါတော်(၂၁)နှစ်ပြည့် ကျေးဇူးတင်ဂျူဘီလီ မစ္စားတရားတော်မြတ်ကို ၂၀၂၀ခုနှစ် မတ်လ(၇)ရက်တွင် ကျင်းပသည်။ ရဟန်းဝါတော်(၂၁)နှစ်ပြည့်ဂျူဘီလီရှင် ဘုန်းတော်ကြီးများမှာ ဖာသာရ်အလက်ဇန္ဒား၊ ဖာသာရ်စတေဖာနု၊ ဖာသာရ်ချားလစ်နှင့် ဖာသာရ်ဇွယ်တို့ဖြစ်ကြပါသည်။ ပုသိမ်ရိုက်အုပ်ဆရာတော်ကြီးနှင့် ဘုန်းတော်ကြီး(၅)ပါးအား ဂုဏ်ပြုသောအားဖြင့် ဆရာတော်၏ ဇာတိရပ်ရွာမှ ဘာသာဝင်များနှင့် ဗုဒ္ဓဘာ

သာဝင်တို့မှ စုပေါင်း၍ပွဲတော်ကျင်းပခြင်းဖြစ်သည်။ မတ်လ(၇) ရက်နေ့ညနေ(၄:၃၀) အချိန်တွင် ပထမကိုယ်တော်မြတ် စက္ကရမင်းတူး ပေးခြင်း မစ္စားတရားတော်မြတ်ကို ဖာသာရ်ဖိလစ်မြင့်စိုး ဦးဆောင်ကာ တင်ပူဇော်သည်။ မတ်လ(၈)ရက်နေ့ နံနက်တွင်(၇:၃၀)တွင် ဆရာတော် ဂျွန်မန်ဆိန်းဟီ ၏ ဦးဆောင်မှုဖြင့် ဂျူဘီလီ မစ္စားတရားတော်မြတ်ကို ပူဇော်ခြင်း၊ ခရစ္စမားအားပေးခြင်းစက္ကရမင်းတူးပေးခြင်းများကို ဆက်လက်ကျင်းပသည်။ ပွဲတော် ကျင်းပရန်အတွက် ပျဉ်းကတိုးချောင်ရွာက (၁၄)သိန်း၊ ကျိုက်လတ်သာသနာ ဘာသာဝင်ရွာတွေက(၁၄)သိန်း၊ ပျဉ်းကတိုး ချောင်ရွာက ဗုဒ္ဓဘာသာဝင်တွေက (၂)သိန်း လှူဒါန်းကြသည်ဟု ပွဲတော်ဖြစ်မြောက်ရေး ကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးမြတ်ပိုင်ထံမှ

သိရသည်။ ပုသိမ်ရိုက်အုပ် ဆရာတော် ဂျွန်မန်ဆိန်းဟီသည် ၁၉၈၂ခုနှစ်တွင် ရဟန်းသိက္ခာခံယူခဲ့ပြီး ယခု၂၀၂၀ခုနှစ်တွင် ရဟန်းဝါတော်(၃၀)နှစ်ပြည့်ဖြစ်သည်။
PATHEIN OSC

ငိုကြွေးသောသူတို့နှင့်အတူငိုကြွေးကြလော့။

မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ကလေးရိုက်ချုပ်သာသနာ၏ သာသနာပိုင်ဆရာတော် ဖဲလစ်လျန်းခင်းထန်မှ ၎င်း၏သာသနာအတွင်းရှိ ယုံကြည်သူတို့အား ကျွန်ုပ်တို့၏ ဝါတွင်းကာလကျင့်ဝတ်များဆိုသည်မှာ ကျွန်ုပ်တို့နှင့် ဘုရားသခင်၏ ဆက်နွယ်မှု ပို၍နက်ရှိုင်းလာစေရန်နှင့် ကိုယ်တော်ရှင်ကဲ့သို့ ဒုက္ခခံစားနေရသော သူများအားလုံးနှင့် ပေါင်းစည်းမျှဝေခံစားမှုရှိခြင်း ပို၍နက်ရှိုင်းလာစေရန်ဆိုလိုခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် နေ့စဉ်အသက်တာ၌ ခြိုးခြံခြင်းများ၊ အဆင်မပြေမှုများကို COVID-19 ကြောင့် ကွယ်လွန်သွားကြသူများနှင့် ၎င်းတို့၏မိသားစုများအတွက်လည်းကောင်း၊ ရောဂါကူးစက်ခံရသူများ၊ ပြုစုကုသမှုခံယူရန် လိုအပ်နေသောသူများအတွက်လည်းကောင်း၊ ဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေကြသော သူများအတွက်လည်းကောင်း၊ ကမ္ဘာ့ကျန်းမာရေးကို ခြိမ်းခြောက်နေသော ရောဂါကုသပေးခြင်းနှင့် သုတေသနပြုလုပ်ငန်းစဉ်များ ချမှတ် လုပ်ဆောင်နိုင်စေရန်အတွက်လည်းကောင်း ပူဇော်ဆုတောင်းပေးနိုင်ကြောင်း မတ်လ ၉ရက်နေ့က ထုတ်ပြန်ကြေငြာခဲ့ပါသည်။ ဥက္ကဋ္ဌ ဆရာတော်ကြီးက ရောမဩဝါဒစာ ၁၂:၁၅တွင် " ဝမ်းမြောက်သောသူတို့နှင့်အတူ ဝမ်းမြောက်ကြ၍ ငိုကြွေးသောသူတို့နှင့်အတူ ငိုကြွေးကြလော့"ဟု ရှင်ပေါလုးမှ တိုက်တွန်းထားသည့်အတိုင်း ကျွန်ုပ်တို့သည် ရှင်သန်ကြရမည်ဖြစ်ကြောင်း၊ ကမ္ဘာကြီးတစ်ခုလုံးအတွက်အထူးသဖြင့် ရဟန်းမင်းကြီးနှင့် အီတလီ၌ နေထိုင်ကြသောသူများအတွက် ဆုတောင်းပေးကြပါရန်နှင့် စာနာတတ်သောစိတ်ဖြင့် ကြောက်ရွံ့မှုကို ကျော်လွှားနိုင်ဖို့ အတူတကွ လုပ်ဆောင်ကြရန် ဖိတ်ခေါ်ကာ

ကြေငြာချက်ကို အဆုံးသတ်ထားပါသည်။ မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်မှထုတ်ပြန်သော "ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်းမှ ကာကွယ်ရန်ဝိညာဉ်ရေး နှင့် ကျန်းမာရေးဆိုင်ရာလမ်းညွှန်ချက်" နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များကို လိုက်နာဆောင်ရွက်ကြရန် ရိုက်ချုပ်၊ ရိုက်အုပ်ဆရာတော်အသီးသီးမှ မိမိတို့၏ သာသနာအတွင်း လိုက်နာဆောင်ရွက်နိုင်ရန်အတွက် ညွှန်ကြားချက်များကို ဆက်လက်၍ ထုတ်ပြန်ခဲ့ကြပါသည်။ လွိုင်ကော်ရိုက်အုပ်သာသနာ၌ မစ္စားအကြိမ်ရေ တိုးခြင်း၊ ရန်ကုန်ရိုက်ချုပ်သာသနာ၌ ပါဝင်သူလူအရေအတွက် လျော့နည်းစေရန် မစ္စားအကြိမ်ရေတိုးခြင်း၊ သစ္စာသုံးပါးခံသီလရှင်ကျောင်းများ၌ တနင်္ဂနွေနေ့ နှင့်ပွဲနေ့ ရက်များအတွက် မစ္စားထားရှိခွင့်ပေးခြင်းအတွက် ထုတ်ပြန်ထားသည်ကိုတွေ့ရှိရပါသည်။ နိုင်ငံတော်၏ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ခြင်းတွင် ကူညီပေးရန်ရည်ရွယ်၍ မန္တလေးရိုက်ချုပ်သာသနာမှ ငွေကျပ်သိန်းငါးဆယ် (၅,၀၀၀,၀၀၀)ကျပ်လှူဒါန်းခဲ့ကြောင်းနှင့် မြစ်ကြီးနား၊ လားရှိုး၊ဟားခါး၊ ဗန်းမော်ရိုက်အုပ်သာသနာများနှင့် မန္တလေးရိုက်ချုပ်သာသနာတို့၌ ဧပြီလ ၃၀ ရက်နေ့ အထိ နေ့စဉ်မစ္စားတရားနှင့် တနင်္ဂနွေမစ္စားတရားများကို ရပ်နားထားမည်ဖြစ်ကြောင်း RVA နှင့် OSC ONLINE အစီစဉ်များမှအတတ်နိုင်ဆုံး စီစဉ်မှုများဖြင့် လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း မတ်လ ၂၅ ရက်နေ့အထိ ထုတ်ပြန်ချက်များအရ သိရှိရပါသည်။

(၂၅)ဝါ ငွေစင်ဂျူပလီရှင် ဆရာတော် ဂျွန်စောယောဟန်နှင့် ဘုန်းတော်ကြီးများအားဂုဏ်ပြုခြင်း။



ဆရာတော် ဂျွန်စောယောဟန်



ဘုန်းတော်ကြီး အာဗြဟံ ရွှေဝင်း



ဘုန်းတော်ကြီး ကာယု စောခင်အောင်



ဘုန်းတော်ကြီး ဇလိယ စောကြာထူး



ဘုန်းတော်ကြီး စောဒေးဗစ်



ဘုန်းတော်ကြီး ဂေးလ်ဘက် စောအယ်ဂေး



ဘုန်းတော်ကြီး လွှမ်း စောရဲမြင့်



ဘုန်းတော်ကြီး စောဟူးဘတ်



ဘုန်းတော်ကြီး မာစီအန် သက်ကျော်



ဘုန်းတော်ကြီး စောနောဇ



ဘုန်းတော်ကြီး မာတင်း ဇော်ဇော်နိုင်



ဘုန်းတော်ကြီး ဖိလစ် စောမြိုင်သန်း



ဘုန်းတော်ကြီး ဗစ်တာ မောင်သစ်



ဘုန်းတော်ကြီး BENARDINO NE NE

ရဟန်းတော်များ၏ ရဟန်းဝါတော်(၈)ဝါပြည့် ကျေးဇူးတင်မိတ္တူတရား

ပုသိမ်ကက်သလစ်သာသနာပိုင်၊ မဒေါက်ကုန်းကျေးရွာ၌ ၉.၃.၂၀၂၀ ရက်နေ့တွင် ရဟန်းတော်များ၏ ရဟန်းဝါတော်(၈)ဝါပြည့် ကျေးဇူးတင်မိတ္တူတရားကို စိန်ဂျွန်းဘုရားကျောင်းတွင် ကျင်းပခဲ့ပါသည်။ နံနက်(၈)နာရီတွင် ကျေးဇူးတင်မိတ္တူတရားကို ဖာသာရီပီလုံစိုးမှ ဦးဆောင်ကာ ဩဝါဒကို ဖာသာရီပီလုံစိုးထံတွင် ထွန်းနေခိုင်က မိန့်ကြားပြီး မဒေါက်ကုန်းသာသနာလက်ထောက်ဘုန်းတော်ကြီး ဖာသာရီပီလုံစိုးထံ နေမင်းထွန်းက ကျေးဇူးတင်စကားကို ပြောကြားခဲ့သည်။

ထိုဝတ်ပြုခြင်းတွင် ရဟန်းဝါတော်(၈)ဝါပြည့်သော ဘုန်းတော်ကြီး(၄)ပါးများ ဖြစ်ကြသော ဖာသာရီပီလုံစိုး၊ ဖာသာရီပီလုံစိုးထံထွန်းနေခိုင်၊ ဖာသာရီပီလုံစိုးထံထွန်းနေခိုင်၊ ဖာသာရီပီလုံစိုးထံထွန်းနေခိုင်၊ ဖာသာရီပီလုံစိုးထံထွန်းနေခိုင်၊ ဘရာသာရီ(၁)ပါးနှင့် ဘာသာဝင်အယောက်(၅၀)ခန့်ပါဝင်ပြီး မိတ္တူတရားအပြီးတွင် စတုဒီသာများဖြင့် ဧည့်ခံကျေးဇူးပြုခဲ့သည်။ ၉.၃.၂၀၂၀ တွင် ပုသိမ်ဂိုဏ်းအုပ်အဖေဆရာတော် ဂျွန်းမန်းဆန်းဟို လက်ထောက်မှ ရဟန်းသိက္ခာခံယူခဲ့ကြသော ဖာသာရီပီလုံစိုး၊ ဖာသာရီပီလုံစိုးထံထွန်းနေခိုင်၊ ဖာသာရီပီလုံစိုးထံထွန်းနေခိုင်၊ ဖာသာရီပီလုံစိုးထံထွန်းနေခိုင် တင်မိတ္တူတရားတွင် ရဟန်းတော်(၄)ပါးပါဝင်ခဲ့သည်။



ဝင်းနိုင်၊ ဖာသာရီပီလုံစိုးထံထွန်းနေခိုင်၊ ဖာသာရီပီလုံစိုးထံထွန်းနေခိုင်၊ ဖာသာရီပီလုံစိုးထံထွန်းနေခိုင်၊ ဖာသာရီပီလုံစိုးထံထွန်းနေခိုင် တင်မိတ္တူတရားတွင် ရဟန်းတော်(၄)ပါးပါဝင်ခဲ့သည်။ နန်းဂျူလီ PATHEIN(OSC)

မြန်မာနိုင်ငံလုံးဆိုင်ရာ ဓမ္မဆရာ၊ ဆရာမသင်တန်းကျောင်းဆင်းပွဲ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ဂိုဏ်း အုပ်သာသနာ၊ မြောင်းမြမြို့၊ မြောင်းမြသာသနာ ယေဇူးရှေ့လုံးတော် ဘုရားကျောင်း၌ မြန်မာနိုင်ငံလုံးဆိုင်ရာ ဓမ္မဆရာ၊ ဆရာမသင်တန်း ကျောင်းဆင်းပွဲကို ၂၀၂၀ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် ကျင်းပခဲ့သည်။ ယခုဓမ္မသင်တန်းကျောင်းဆင်းပွဲမှာ အပတ်စဉ်(၄၄) ရှိပြီဖြစ်သည်။ ဒါက ၂၀၁၈-၂၀၂၀ ခုနှစ် ပညာသင်နှစ် ကျောင်းဆင်းပွဲပါ။ (၂)နှစ်ကို တစ်ပတ်နဲ့ အခုဆို အပတ်စဉ်(၄၄) ရှိနေပါပြီ။ သင်တန်းဆင်းပွဲက တော့နှစ်တိုင်းရှိပါတယ်။ နောက်နှစ်အတွက် ကတော့ ပထမနှစ် ကျောင်းသားကျောင်းသူ (၃၀)ဘဲလက်ခံတော့မယ် ဟု ဓမ္မဆရာ၊ ဆရာမသင်တန်းကျောင်းအုပ် FR. ALBERT ညက်စိုးငြိမ်းထံမှ သိရသည်။ မတ်လ ၁၅ ရက်နေ့ ညနေ ၇:၀၀ နာရီတွင် ဓမ္မသင်တန်းကျောင်းဆင်းပွဲ အခမ်းအနားကို ကျင်းပပြုလုပ်သည်။ ထိုအခမ်းအနားတွင် အကပဒေသာများ၊ ဘုန်းတော်ကြီးများ၏ မှာကြားချက်များနှင့် ၂၀၁၈-၂၀၂၀ ပညာသင်



နှစ်၏ ထူးချွန်ကျောင်းသားများအား ဆုပေးခြင်းများပါဝင်သည်။ ၂၀၁၈-၂၀၂၀ ခုနှစ် ပညာသင်နှစ် မှာ ပထမဆုတံဆိပ်၊ တတိယဆုအပြင် သင်တန်းသူ သင်တန်းသား စံပြဆုတွေလည်း ချီးမြှင့်ပါတယ် ဟု သင်တန်းသား စံပြဆုရသော မြစ်ကြီးနား သာသနာမှ ပီတယ်ဆွတ်အောင် မှပြောသည်။ ၂၀၁၈-၂၀၂၀ ခုနှစ်ပညာသင်နှစ် ဓမ္မသင်တန်းကျောင်း၏ ပထမဆုကို ကလေး သာသနာမှ JOHN ခုန်ရန်းဆုန်၊ ဒုတိယဆုကို လားရှိုးသာသနာမှ စီစီလျား နန်ဂရောင်၊ တတိယဆုကို မြစ်ကြီးနား သာသနာမှ

ဆိုင်မွန် လက်နော်ဂျာ၊ ဓမ္မဆရာ၊ ဆရာမသင်တန်း(၂)နှစ်၏ သင်တန်းသား စံပြဆုကို မြစ်ကြီးနားသာသနာမှ ပီတယ် ဆွတ်အောင် နှင့် သင်တန်းသူစံပြဆုကို ပုသိမ်သာသနာမှ ရှိစီနော်စမ်းယုလှိုင်တို့မှ အသီးသီးရရှိခဲ့ကြပါသည်။ ၂၀၂၀ ခုနှစ် မတ်လ ၁၆ ရက်နေ့ နံနက်(၆)နာရီတွင် ပုသိမ်ဂိုဏ်းအုပ် ဆရာတော်ဂျွန်းမန်းဆန်းဟိုမှ မိတ္တူတရားတော်မြတ်နှင့် ၂၀၁၈-၂၀၂၀ ပညာသင်နှစ် ဓမ္မသင်တန်းကျောင်းဆင်းပွဲ သင်တန်းသူသင်တန်းသားများအား သင်တန်း ဆင်းလက်မှတ်ပေးခြင်းကို ဦးဆောင်ပြု လုပ်ပေးခဲ့ပါသည်။ ၂၀၁၈-၂၀၂၀ ပညာသင်နှစ်တွင် မြောင်းမြ ဓမ္မသင်တန်းကျောင်းမှ ဓမ္မဆရာ ၂၃ ဦး၊ ဓမ္မဆရာမ (၆) ဦး စုစုပေါင်း (၂၉) ဦးကို သာသနာ့လယ်ကွင်းသို့ ပို့ဆောင်ပေးခဲ့ပါသည်။

PATHEIN(OSC)



ရာသက်ပန် ကတိသစ္စာခံယူပွဲ



၂။ စစ္စတာရ် စတယ်လာမူ (လျိုင်ကော်သာသနာ၊ ဒီးမောဆိုမြို့နယ်၊ ဒေါရောက်ခူ) အဖဦး လွီးရှီအမ် ဒေါ်စီစီးလျာ တို့၏ သားမီးရတနာ ၉ ဦးအနက် ဆဌမ မြောက်သမီးရတနာဖြစ်ပါသည်။

၃။ စစ္စတာရ် အန်ဂျေလင်းလင်းလင်းစံ (တောင်ငူသာသနာ၊ လိပ်သိုမြို့၊ ရပ်ကွက်(၅)) အဖဦးစီလင်းရှီ၊ အမိဒေါ်ဖရန်စွကာ တို့၏ သားမီးရတနာ ၁၀ ဦးအနက် စတုတ္ထ မြောက်သမီးရတနာဖြစ်ပါသည်။

၎င်းသီလရှင် ၃ပါးသည် မြော်မြင်ခြင်း အသင်းဂိုဏ်း ဥက္ကဋ္ဌ၏ ကိုယ်စား စစ္စတာရ်ကြီးရီတာဘောဘီ လက်တော်၌ ရာသက်ပန် ကတိသစ္စာပြုကြပြီး မိမိတို့သည် မြော်မြင်ခြင်း သီလရှင် မိသားစုဝင်ဖြစ်သွားပြီဖြစ်ကြောင်း လက်မှတ်ရေး ထိုးခဲ့ပါသည်။ ရာသက်ပန် ကတိသစ္စာအမှတ်သညာအဖြစ် ကရူးစူးပါလက်စွပ်ကို ကာဒီနယ်မှ ကောင်ချီးပေး၍ လက်စွပ် စွပ်ပေးခြင်းနှင့် ၎င်းသီလရှင် သုံးပါးအား အထူးကောင်း ချီးပေးခဲ့ပါသည်။ စစ္စတာရ်ကြီး ရီတာဘောဘီမှ ရှေးဦးစွာ အဖဘုရားသခင်အား ကျေးဇူးတင်ကြောင်း၊ မြော်မြင်ခြင်း သီလရှင်မိသားစုသို့ မိမိသမီးများကိုဘုရားရှင်အား ပြန်လည် ဆက်ကပ်ပေးသော မိဘများအား ကျေးဇူးတင်ကြောင်းနှင့် မစ္စားတရားတော်၌ ကြွရောက်လာကြသော ရန်ကုန်ဂိုဏ်း ချုပ်သာသနာမှာ ကာဒီနယ် ချားလ်စ်ဘို နှင့် တောင်ကြီး ဂိုဏ်း ချုပ်သာသနာမှဘုန်းတော်ကြီး၊ လျိုင်ကော် ဂိုဏ်းအုပ် သာသနာမှ ဘုန်းတော်ကြီး၊ ပုသိမ်သာသနာမှဘုန်းတော်ကြီး နှင့် ကျိုင်းတုံသာသနာမှ ဘုန်းတော်ကြီးများ၊ သူတော်စင် အသင်းဂိုဏ်းအသီးသီးမှ သီလရှင်များ၊ ရပ်နီးရပ်ဝေးမှ မေ့ မိတ်ဆွေ ဘာသာသူများအား အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။

၁၉.၃.၂၀၂၀ ခုနှစ်၊ စိန်ဂျိုးဇက် ပွဲတော်နေ့ တွင် ကျိုင်းတုံဂိုဏ်းအုပ် သာသနာ၊ ကျိုင်းတုံမြို့၌ မြော်မြင်ခြင်း သီလရှင် အသင်းဂိုဏ်းမှ ရာသက်ပန် ကတိသစ္စာခံယူပွဲကို အလွန်သန့်ရှင်းဖြူစင်သော မယ်တော်နုလုံးတော် ဘုရား ကျောင်းတော်ကြီးတွင် ပြုလုပ် ကျင်းပခဲ့ပါသည်။ ရန်ကုန် ဂိုဏ်းချုပ်သာသနာမှ ကာဒီနယ်ချားလ်စ်ဘို အမှူးပြု၍ ရဟန်းဘုန်းတော်ကြီးများ မစ္စားတရားတော်မြတ်ကို ပူဇော်ခဲ့ကြပါသည်။ ကာဒီနယ် ချားလ်စ်ဘိုမှ "ကိုယ်တော်၏ အလိုတော်အတိုင်းဖြစ်ပါစေ။" (မာတေးဦး ၂၆:၃၉) ဤ နှုတ်တော်ထွက်စကားတော်အတိုင်း ဆက်ကပ်ခြင်း အသက် တာနှင့် ပတ်သက်ပြီး လူ့ဘဝအသက်တာ တန်ဖိုးရှိသောအရာ ၃မျိုးရှိကြောင်း၊ ထိုအရာများမှာ

- ၁။ ငွေကြေးပိုက်ဆံ
 - ၂။ လူ့ခန္ဓာကိုယ်
 - ၃။ စိတ်လွတ်လပ်ခြင်း
- တို့ဖြစ်ကာ တန်ဖိုးရှိပါသည်။ ပိုက်ဆံသည် စီးပွားရေး၊ စား

ဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးအတွက်၎င်း၊ လူ့ခန္ဓာ ကိုယ်သည် သန့်ရှင်းသော ဘုရားမိမိတော် ဖြစ်သော ကြောင့် လူမျိုးဆက် တိုးပွားစို့ရန်၊ သားသမီးရတနာများ မွေး ဖွားပေးခြင်းသည် မွန်မြတ်သောအရာဖြစ်ကြောင်း၊ လူ့စိတ် သည် လွတ်လပ်သည် ဘုရားပေးတန်ဖိုး လက်ဆောင်မွန်ဖြစ် သောကြောင့် လွတ်လပ်စွာရွေးချယ်ခွင့် ဆုံးဖြတ်ပိုင်ခွင့်ရှိ ကြောင်း၊ ၎င်း ၃ မျိုးသည် အကျိုးရှိစွာ သုံးတတ်ရန်လိုအပ်ပြီး ၊ မချုပ်မထိန်းနိုင်လျှင် ကပ်ဆိုး ဗိုင်းရပ်စ်များကဲ့သို့ပင်ရောက် ခိုအောင်းနိုင်ကြောင်း စသည်ဖြင့် နှိုင်းယှဉ်၍ တရားတော်မြှောက် ကြားခဲ့ပါသည်။

ရာသက်ပန်ကတိသစ္စာခံယူကြသောသီလရှင် (၃) ပါးမှာ-

- ၁။ စစ္စတာရ်ရီဇာလီယာ မူနန်း(ဖယ်ခုံသာသနာ၊ ဟန်အို တိုက်နယ်၊ ဘာလဗလို) အဖဦးမောင်မောင်၊ အမိ ဒေါ်မူကြာတို့၏ သားမီးရတနာ ၉ ဦးအနက် ဆဌမ မြောက်သမီးရတနာဖြစ်ပါသည်။

သတင်းပေးပို့သူ ရီဇ် SDP



ရဟန်းမင်းကြီးဆိုင်ရာသာသနာပြုများအသင်းရုံး - လွိုင်ကော်သာသနာ



ရဟန်းမင်းကြီးဆိုင်ရာ သာသနာပြုကလေးများအသင်း ဖာဆောင်းရန် အမှုဆောင်သစ်များ ပြန်လည် ရွေးချယ်ခြင်းနှင့် မော်ချီးတိုက်နယ်၊ ခါးဘယ်တိုက်နယ်ရှိ သာသနာပြုကလေးသူငယ်များ နှင့်တွေ့ဆုံခြင်း အစီအစဉ်တစ်ရပ်ကို မတ်လ ၆ မှ ၇ ရက်နေ့နှင့် မတ်လ ၁၂ မှ ၁၃ ရက်နေ့များတွင် မော်ချီး၊ ဖာဆောင်း နှင့် ခါးဘယ်တို့တွင် ပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းဝေးနှင့် တွေ့ဆုံခြင်းကို လွိုင်ကော်သာသနာလုံး ဆိုင်ရာ သာသနာပြု ကလေးသူငယ်များအသင်း အလုပ်အမှုဆောင်များ ဖြစ်ကြသော ဒေါ်မာဒလေးနာ (ဒုဥက္ကဋ္ဌ)၊ မဂျူးသီရိမေ (အတွင်းရေးမှူး)၊ မောင်ပိုင်ယာ(စ်)ဝင်း (တွဲဖက်အတွင်း ရေးမှူး)၊ မောင်စိပဲလ်စတာ (အဖွဲ့ဝင်-ဓာတ်ပုံမှတ်တမ်း)၊ တာဝန်ခံ သီလရှင် SR. PANSY (MSBS - AMSS) နှင့် လွိုင်ကော် PMS- DIRECTOR FR. PATRICK BAW REH တို့မှ သွားရောက် တွေ့ဆုံအားပေးကာ ပို့ချပေးခဲ့ကြပါသည်။ သာသနာပြုကလေး များ

နှင့်တွေ့ဆုံသောအခါတွင် SR. PANSY မှ သာသနာပြုအသင်းများအကြောင်းနှင့် သာသနာပြုနည်းပေးရေးစီမံပုဒ်အကြောင်းကို၎င်း၊ FR. PATRICK BAW REH မှ သာသနာပြုကလေးသူငယ်များ အသင်းကြောင်းကို ၎င်း ပို့ချပေးခဲ့ပါသည်။ မော်ချီးတွင် ကလေးအယောက် ၂၀-ခန့် တက်ရောက်ခဲ့ပြီး၊ ခါးဘယ်တိုက်နယ်တွင် ကလေး ၂၅၀ ယောက် ခန့်နှင့်တွေ့ဆုံခဲ့သည်။ ဖာဆောင်းရန် အမှုဆောင်သစ်များ ပြန်လည် ရွေးချယ်ခြင်းကို ဖာဆောင်းတိုက်နယ် ဘုရားကျောင်းဝင်းတွင်ပြုလုပ်ခဲ့ကြရာ အစည်းဝေးသို့ ဖာဆောင်း တိုက်နယ် ကျောင်းထိုင်ဘုန်းတော်ကြီး FR. အက်ဒွက် ဖိုးရွှေ၊ မော်ချီးတိုက် နယ်ကျောင်းထိုင်ဘုန်းတော်ကြီး FR. အဲလ်ဗင်ချန်ကူးလူ၊ မယ်စွဲတိုက်နယ်မှ တာဝန်ခံသီလရှင် SR. စကောလား စတီးချယ်ရီစိန် နှင့် ဖာဆောင်း၊ မော်ချီး၊ ပန်တိန်း၊ မယ်စွဲ၊ ရွာသစ် နှင့် ဘောလခဲ တိုက်နယ် အသီးသီးတို့မှ ကိုယ်စားလှယ်များ စုစုပေါင်း

၃၉ ဦးခန့် ပါဝင်တက်ရောက်ခဲ့ကြပါသည်။ တက်ရောက်လာကြသော သူများကို ဖာဆောင်းကျောင်းထိုင်ဘုန်းတော်ကြီးမှ အဖွင့် အမှာစကားပြောကြားခြင်းနှင့် ကြိုဆိုနှုတ်ဆက်ကာ ရဟန်းမင်းကြီးဆိုင်ရာ သာသနာပြု အသင်းများ နှင့် သာသနာပြု ကလေးသူငယ်များအသင်းကြောင်းအသီးသီးတို့ကို FR. PATRICK BAW REH နှင့် SR. PANSY တို့မှ ပို့ချပေးခဲ့ကြပါသည်။ ထို့နောက် ရန်အမှုဆောင်များ ရွေးချယ်တင်မြှောက်ခြင်းကို ဆက်လက်ပြုလုပ်ခဲ့ကြပါသည်။ ရွေးချယ်ထားသော ဖာဆောင်းရန် အမှုဆောင်သစ်များနှင့် ရန်တာဝန်ခံဘုန်းတော်ကြီးနှင့် သီလရှင်များမှာ အောက်ပါအတိုင်းဖြစ်ပြီး (၃) နှစ်တာ တာဝန်ထမ်းဆောင်ရမည်ဖြစ်ပါသည်။
 ရန်တာဝန်ခံ ဘုန်းတော်ကြီး -
 ဘုန်းတော်ကြီး ဇလိယာနက်
 ရန်တာဝန်ခံ သီလရှင် -
 စစ္စတာရ် စကောလားစတီးကာချယ်ရီစိန်

- ၁။ ဥက္ကဋ္ဌ - ဒေါ်အားပေ
- ၂။ ဒုဥက္ကဋ္ဌ - ဒေါ်အုန်းမေရီ
- ၃။ အတွင်းရေးမှူး - ဒေါ်နော်ဇာလှလှ
- ၄။ တွဲဖက်အတွင်းရေးမှူး - မောင်ရီဖီးနီ
- ၅။ ဘဏ္ဍာထိန်း - မဝီတိုးရီယာ
- ၆။ စာရင်းစစ် - ဦးအဲလ်ဘက်
- ၇။ အဖွဲ့ဝင် (၁) - ရီစီမေရီ
- ၈။ အဖွဲ့ဝင် (၂) - ကက်သရင်း
- ၉။ အဖွဲ့ဝင် (၃) - ဘီဘယားနာ
- ၁၀။ အဖွဲ့ဝင် (၄) - မောင်လော်ရယ်
- ၁၁။ အဖွဲ့ဝင် (၅) - မောင်ခွန်းသီ
- ၁၂။ အဖွဲ့ဝင် (၆) - မဘယ်ရောနီးကာ
- ၁၃။ အဖွဲ့ဝင် (၇) - မစီစီးလျာ
- ၁၄။ အဖွဲ့ဝင် (၈) - မမောနီးကာ
- ၁၅။ အဖွဲ့ဝင် (၉) - ဒေါ်မားဂရက်

MCA LOIKAW

စိန်ပေါလ်သီလရှင်များ၏ ရက်တိုသင်တန်းနှင့် ဝတ်စောင့်ခြင်း

တစ်နှစ်တာအတွင်း သာသနာ့နယ်အသီးသီး၌ ဆက်ကပ်အစေခံမှုများပြုလုပ်ပြီးနောက် လာမည့်နှစ်အတွင်း ခွန်အားသစ်၊ ကျေးဇူးတော်သစ်များဖြင့် ထပ်မံဆက်ကပ်အစေခံနိုင်ရန်အတွက် ရက်တိုသင်တန်းနှင့် ဝတ်စောင့်ခြင်းကို သန်လျင်မြို့ရှိ စိန်ပေါလ်သီလရှင်များ၏ ဗဟိုကျောင်းတော်တွင် ပြုလုပ်ခဲ့ပါသည်။ မတ်လ ၉-ရက်မှ ၁၃-ရက်နေ့အထိ သမ္မာကျမ်းစာဦးဆောင်သူများသင်တန်း (BFS) ကိုဖာသာရ် ဂျော့ရွှေထွန်း (ရန်ကုန်သာသနာ)၊ ဖာသာရ်ဘောစကိုစောလာထူး (ပုသိမ်သာသနာ) နှင့် စစ္စတာရ် ဆိုဖီယာနင်းနင်း (SJA) တို့မှ ပို့ချပေးခဲ့ပါသည်။ ဝတ်စောင့်ခြင်းကို မတ်လ ၁၃ မှ ၁၈ ရက်နေ့အထိ ဖာသာရ်နီကောဒေမူး (လာဆလက်အသင်းဂိုဏ်း) မှဦးဆောင်ခဲ့ပါသည်။ ဝတ်စောင့်ခြင်း၌ ဝိညာဉ်ရေးရာ ပြင်ဆင်မွမ်းမံမှုများအနေဖြင့် မိမိတို့၏ ဘဝအသက်တာအား ပြန်လည် သုံးသပ်ခြင်း၊ အတူနေထိုင်ရသော ဘဝအသက်တာ၏အားသာချက်၊ အားနည်းချက်များအားပြန်လည် သုံးသပ်ခြင်း၊ နေရာမှန်ဘဝ မှန်ဖြင့်ဆက်ကပ်နိုင်ရန်နှင့် ခေါင်းဆောင်မှုပိုင်းတွင် လိမ္မာပါးနပ်မှု ရှိရန် အတွက် ခွန်အားပေးကာ ဝေမျှပေးခဲ့ပါသည်။ နယ်အသီးသီးမှ သီလရှင် (၃၂)ပါးပါဝင်တက်ရောက်ခဲ့ကြပါသည်။

သတင်းပေးပို့သူ
KAI NU, MSP



မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ် ရဟန်းဖြစ် တက္ကသိုလ် ကျောင်းဆင်းပွဲပြုလုပ်ခြင်း



မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်ရဟန်းဖြစ်တက္ကသိုလ်အား စောင့်ကြည့်ရှု တော်မူသော စိန်ဂျိုးဇက်ပွဲတော်ကို မတ်လ ၁၅ ရက်နေ့နံနက် ၆ နာရီခွဲတွင် မစ္စူးတရားတော်ကို ကျောင်းအုပ်ဘုန်းတော်ကြီး ဖာသာရ် CYPRIAN အောင်ဝင်းမှ ဦးဆောင်တင်ပို့လျက် စာချ ရဟန်းတော်များ၊ ဘရာသာများနှင့်အတူ ကျင်းပခဲ့ပါသည်။ ညနေပိုင်းတွင် ကိုယ်တော်မြတ် ဖူးမြော်ခြင်းကို ဖာသာရ် VICTOR ဦးသစ်မှ ဦးဆောင်ပေးခဲ့ပြီး ကိုယ်တော်မြတ် ကောင်းချီးမခံ ယူမီ "ကိုရိုနာရောဂါပိုးကူးစက်ခြင်းမှ ပျောက်ကင်းရန်ဆုတောင်းမေတ္တာ" ကို အတူတကွ ဆုတောင်း ခြင်းပြုခဲ့ကြပါသည်။ ညပိုင်းကျောင်းဆင်းပွဲအခမ်းအနားတွင် SEMINARY ဘင် ခရာအဖွဲ့မှ တီးမှုတ်ခြင်း၊ ကျောင်းအုပ်ဘုန်းတော်ကြီးမှ အမှာစကားနှင့်နှုတ်ဆက် စကား ပြောကြားခြင်း၊ ဖာသာရ် JOSEPH ကပ်တွန်းနှစ်အား နှုတ်ဆက်ခြင်း၊ ဖာသာရ် JOSEPH မှ လည်း နှုတ်ဆက်စကား ပြန်လည်ပြောကြားခြင်းနှင့် နောက်ဆုံးနှစ် စာမေးပွဲများပြီးမြောက် အောင်မြင်သွားသည့် ဘရာသာတို့အား ပညာသင်နှစ်ပြီးမြောက်အောင်မြင်ကြောင်း လက် မှတ်ပေးအပ်ခြင်းကို ပြုလုပ်ခဲ့ကြပါသည်။ အမိကျောင်းတော်မှ နှုတ်ဆက်ထွက်ခွာသွားတော့ မည့် နောက်ဆုံးနှစ်ဘရာသာတို့မှ SEMINARY ဘုရားကျောင်း၌ အသုံးပြုရန် LED TV နှစ်လုံး အား ကျောင်းအုပ်ဘုန်းတော်ကြီးထံ လှူဒါန်းခဲ့ကြပါသည်။ ယခုစာသင်နှစ်အပြီး ပြောင်းရွှေ့ သွားမည့် ဖာသာရ် ကပ်တွန်းနှစ်၏နေရာတွင် ဖာသာရ် JOHN ပေါင်ရဲန်းထန်မှ လာမည့် စာသင်နှစ်တွင် သင်ကြားပို့ချသွားမည်ဖြစ်သည်။

OSC-MYANMAR (CBCM)

